



ଅଧ୍ୟତ୍ମିକ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ
ପାଠ୍ୟକାରୀ ପ୍ରକାଶନ ଏବଂ ପ୍ରକାଶନ କମିଶନ

୦୬୭୩୮୦୯୮୨୨୨ | ୦୬୭୩୮୦୯୮୨୨୯

sarpaymaha@gmail.com
www.facebook.com/maharsarpaypublishing
www.maharsarpay.com

ထုတ်ဝေမြင်း	ပထမအကြိမ်
ဖောင်ရေး	ပျောက်လာ ၂၀၂၄ ခုနှစ်
စောင်ရေး	၅၀၀
မျက်နှာပုံးဒီဇိုင်း	နေ့ချွဲစွဲ
ထုတ်ဝေသူ	ဒေါ်သီးများ (၁၀၂၈၅)
ပုံးစိတ်သူ	နိုင်ငံတိပိဋက္က (နိုင်ငံပုံးပို့ပို့ကို-၀၀၄၄၁) ဝျော်ချော်ချော်
ဓာတ်	အမှတ်-၁၉၇-၁၉၆၆ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
ဓာတ်	ချုစိုးစွဲ
ဓာတ်ချုပ်	ကိုယ် (ငွေအီမ်စည်းအုပ်ချုပ်လုပ်ငန်း) ဝျော်ဖြော်ရောဂါ
မြန်မာရွေး	မဟာတေပး
ဓာတ်	အမှတ်-၁၅၂၊ သေယာဓာတ်လမ်း၊ ၂-နုံကွက်၊ သုဝဏ္ဏ သယ်နှေ့ကျော်မြို့နယ်၊ ရန်ကုန်မြို့ နှင့် - ဝျော်ရောဂါ၊ ဝျော်ရောဂါ
ဓာတ်	၁၀၀၀၀ ကျပ်

နှီး

နှုန်း । ပိုး
ရန်ကုန်၊ မဟာတေပး । ၂၀၂၄
၂၂၂၆၄ । ၂၀၂၄ × ၁၂၂၄ ၀၈၈၈
(၁) နှုန်း

မြန်မာ စာ ပေ (စာ စဉ် - ၁၂၃)

နေးကျေးမှု

အခန်း (၁)

“အိုက်လူ၊ နင် ဆိုင်းဂျာနဲ့ ကြိုက်နေတယ်ဆို၊ အမေ သဘောမတူ ဘူးနော်၊ ပြောပြီးပြီ၊ ပြီးမှအမေ့အဆိုးမဆိုနဲ့၊ ဟဲ ပြောနေတာကြားရဲ့လား၊ အချိန်မတော်မှ ပြန်လာတဲ့အကောင်းရဲ့”

ဒေါင်

“အီးဟာ၊ ပလုတ်တုတ်ရဲ”

အုတ်ကန်ဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး မသစ်ချင်သစ်ချင် မျက်နှာသစ်နောရသော အိုက်လူမှာ အမေ့ဆိုက အသံးစုံးကြောင့် လက်ထဲက ကော်ရေခွက်ကလေးပင် ပြုတ်ကျေသားရှစ်။ ဒီကြားထဲ၊ နားနှုပင်ပေါ်က ကိုင်းခြောက်ကပါ သံလုံပေါ် ဒေါင်းနဲ့ ပြုတ်ကျေလာလေတော့ လန်းလိုက် သည်မှာ ဆိုဖွယ်ရာ မရှိတော့ပြီ။ အိုက်လူအမေဟာ အိုက်လူကို တွန့်တိတတ် သူမှန်း သိထားပေမဲ့၊ ဒီလောက်ထိ တွန့်တိတတ်လိမ့်မယ်မှန်းတော့ ထင် မထားခဲ့တာလည်း ဘုရားပေးပေး၊ ကျမ်းပေးပေးပါ။

အလန့်ပြုသွားလေတော့ မပြီးဆုံးသေးသည့် မျက်နှာသစ်ခြင်းအား အဆုံးသတ်ရန် ကြိုးစားရှစ်။

ပြီးအုတ်အကြမ်းထည် အုတ်ကန်ထဲက ညသိပ်ရေကလည်း

ရေခဲတမျှ အေးစိမ့်လွန်းလှ၏။

ရေကို ထိပိုက်သည်နှင့် လူကို ကျင်ခနဲ့၊ ကျင်ခနဲ့ တုန်တက်နေ အောင် ခံစားရသည်။ ခုကိုပဲ အိုက်လူရဲ့လက်မောင်း၊ လက်ဖျံတွေမှာ ကြက်သီးဖဲ့ ကြီးတွေ မနည်းမနော ထွက်လာ၏။

‘မင်းတို့အရပ်ကလည်း အေးလှသက္ကာ၊ လဆမ်း စုန်းမနိုးသီးခေါင်း ကျနေရော’ ဆိုသည့် နိုင်ကြီးစကားကို ပြန်ကြားယောင်မိပြီး အိုက်လူမျက်နှာ ပြီးတုံ့တုံ့ဖြစ်သွားရ၏။

သူမို့ ကြိုကြိုဖန်ဖန် တွေးတတ်၊ ပြောတတ်၏။ ‘စုန်းမ နိုးသီးခေါင်း က တကယ်အေးသလားပျ’ လို့ သူပြန်ဆိုခဲ့လေတော့ ‘ဘယ်သိမတုံး က္ကာ၊ ဂါလည်း ဆရာမြေသန်းတင့် ဘာသာပြန်ထားတဲ့ ‘လေလွင့်သူ’ စာအုပ်ထဲမယ်တွေ့လို့ သဘောကျလို့ကွဲ ဆိုပြီးပြန်ပြောခဲ့တာကို သတိရ၏။

စာတော့ တော်တော်ဖတ်တဲ့လူပါပဲ။ အိုက်လူနဲ့များတော့ ကွာပါ။

အိုက်လူကတော့ စာဆိုလို့ ဘောလုံးရာနာယ်လောက်သာ ဖတ်ဖြစ်၏။ ဒါတောင် အမြေတစေ ဖတ်ဖြစ်တာမဟုတ်။ သူကြိုက်တဲ့ မန်ယူအသင်း ပါမှသာ၊ တစ်ခါတလေဆို နိုင်မှသာ ကြည့်တတ်တာမျိုးအထိ၊ သူဟာ မန်ယူအသင်းနှင့် ပတ်သက်လာလျှင် အဲသလောက်ထိ ဆတ်ဆတ်ထိမခံ ဖြစ်တတ်သလို စာဖတ်ပျော်းသူတစ်ယောက်လည်း ဖြစ်သေး၏။

အမေ့ဆီမှ အသံတိတ်သွားသည်မို့ လည်ပြန်ကြည့်လိုက်၏။ မီးနှီး အူထွက်နေသောမီးဖို့နှင့် အမေ့မျက်နှာ မှန်ကုတ်ကုတ်ကို မြင်ရ၏။ အဆီမပါ သော ထင်းရှုံးတွေက အမေ့ကို ဒုက္ခပေးပြန်ပြီထင်၏။ ဒုက္ခပေးတော့ ပေမပေါ့။ အမေဟာ ထင်းရှုံးဝယ်ပြီများဆို ဘယ်သောအခါမျှ ထင်းရှုံးသား ကို မကြည့်ပေါ့။ အမေ အထူးကြည့်သည်က ထင်းရှုံးတစ်စည်း၏ ဈေးနှုန်း သာ ပြစ်၏။ ဈေးအနည်းဆုံး ထင်းရှုံးသည် အမေအကြိုက်ဆုံး ထင်းရှုံးဖြစ်ရ တော့သည်။

အမေက ထင်းရှုံးဆီးငါတ်စိလေးကို မီးသွေးမီးဖို့ထဲ ထိုးထည့်ရှင်းက မျက်နှာသစ်နေသည့် သူ့အား လုမ်းအော်ပြောနေခြင်းဖြစ်၏။ သူ အိပ်ရာ ထက်တည်းက မီးဖို့နားမှာ တင့်တိတုတ်တုတ် လုပ်နေသည့် အမေတစ် ယောက်၊ ခုထိလည်း တင့်တိတုတ်တုတ်ပင်။ မီးသာ ဓမ္မးနေသည်။ မီးထဲ လည်း အာရုံးပို့မရပေါ့။ ဆိုင်းရာအကြောင်းပြောချင်လွန်း၍ အိုက်လူ အိပ်ရာအထကို့ မနည်းသည်းခံပြီး စောင့်နေပုံပေါ်သည်။

ဟုတ်ပေသားပဲ။ မနေ့က ငယ်သူငယ်ချင်းမလေး ‘အားလီ’ ရဲ့ မွေးနေ့များ ရှိခဲ့သည်ပဲ။ အားလီမက ချေလီက တရာတိကြီးတစ်ယောက်နှင့် အိမ်ထောင်ကျပြီး ဘောစိမကြီး ဖြစ်နေပေပြီ။ ကြာကြာနေမှ တစ်ခေါက် ပြန်လာလည်သည့်ပြင်၊ မွေးနေ့နှင့်ပါ တိုက်ဆိုင်နေလေတော့ လူလည်း တော်တော်စုံသည်။

ငယ်သူငယ်ချင်းတွေ တွေ့ကြ၊ ဆုံးကြသည့်ဂွဲမို့ အချိန်တွေက အကုန်မြင်လွန်းလှသည်ရယ်လို့ ထင်ရှု။ ဘီယာတွေ၊ အရက်တွေ နှစ်ပင် လိုအပြီး အိုက်လူတစ်ယောက်၊ အပျော်လွန်၊ အမူးလွန်ခဲ့ရှု။ အိမ်ကိုတောင် ဘယ်လိုပြန်ရောက်လာသလဲဆိုတာ သိပ်မမှတ်မိတော့ပေ။ အိမ်ပြန် နောက်ကျတာကိုတော့ ရေးတေားတေား မှတ်မိသေးသည်။ ညာက ကြာက်တွန် သံအချို့ကို ကြားလိုက်ရခိုင်မှာ မူးမူးနှင့်သူပါ ကြာက်တွန်သလို လိုက်တွန်ခဲ့ တာကိုလည်း ခပ်ရေးရေး သတိရမိတော့ တစ်ချက်ပြီးလိုက်မိ၏။

မနေ့ညာက သူ အိမ်ပြန်နောက်ကျတာမို့ အမေ့မျက်နှာကို မမြင် လိုက်ရပေ။ အမေ့ခများ ပြောချင်ပါလျက် မပြောလိုက်ရဘဲ အိပ်ရာဝင်ခဲ့ရ သည့်မို့ သူစိတ်ထဲ တန္ထံန္ထံ ဖြစ်နေရှာမှာ မလွှဲပေ။ အမေ့ကို ကြည့်လိုက်တော့ မျက်ကွင်းလေးတွေညီနေတာ တွေ့ရသည်။ ခုလို တွေ့ရတော့လည်း အမေ ကို သနားမိသည်။ အိုက်လူကို သိပ်ကျေနှစ်ပုံမရသေးပေ။ မနေ့ညာက နောက်ကျရသည့် အကြောင်းရင်းကိုလည်း ဆိုင်းဂျာနှင့်လည်ပတ်နေသည်ဟု အမေထင်ပုံရသည်။

အမေတစ်ယောက် မီးမွေးပြီး ခေါပ်ကင်တော့မည် ထင်ပါသည်။ ငှက်ပျောရွက်နှင့်ထုပ်ထားသော နှမ်းထောင်းခေါပ်ထုပ်နှစ်ထုပ်၊ ဆီတို့ဟူး ပန်းကန်နှင့်၊ ကြံသကာပန်းကန် နှစ်ချုပ်အား ခွေးခြေပုံခုနှစ်ခုနှင့်အတူ တွေ့ရသည်။ ခေါပ်ထုပ်တို့တွေ့ရသည်နှင့် သွားရည်က အလိုလို ကျချင် လာရသည်။ ဆီတို့ဟူးက ‘နမ့်ဆန်’ ဆီတို့ဟူးမို့ အထူးတလည် ညွှန်းစရာ မလိုလောက်အောင် အရသာကောင်းမွန်ပြီးသားဖြစ်၏။ နမ့်ဆန်မှာ အမေ အမျိုးတွေရှိတာမို့ ဆီတို့ဟူးကတော့ ပြတ်သည်ရယ်လို့မရှိပေ။

အိုက်လူက ခေါပ်ကို ဆီတို့ဟူးနှင့် တို့စားရသည်ထက်၊ ကြံသကာနှင့်စားရသည်ကို ပိုအရသာရှိသည်ရယ်လို့ ထင်မိသည်။ ဆီတို့ဟူး ကိုတော့ ထမင်းပူးပူးလေးနှင့် စားရသည်ကို ပိုပြီးနှစ်သက်၏။ မနောက်စောကေ လေးမှာ ချင်းဖတ်ပါးပါးလေးတွေပါတဲ့ ဆီတို့ဟူးမွေးကလေးရယ်၊ ရှုစ်း

ဆန်စေးစေးပူပူလေးရယ်၊ အခါးရည်လေးရယ်နှင့်များ မနက်စာစားလိုက်ရလို့၊ ကတော့ အိုက်လူအတွက် တခြားဘာဟင်းမှာကို မလိုအပ်တော့လောက် အောင် အထိကို ပြီးပြည့်စုံသွားပြီဖြစ်၏။

အစ်မတွေ၊ ညီမတွေကတော့ သူနှင့်မတူဘဲ တစ်မှုဂွဲပြားကြ၏။ ခေါ်ပုံကို ကြံ့သကာနှင့် စားတာ သိပ်မတွေရတတ်ပေ။ ဆီတို့ဟူးနှင့် စားရသည်ကို ပိုကြိုက်ကြဟန် တူပါသည်။ မိန်းကလေးတွေမို့များ အချဉ် အစပ် ပိုစားနိုင်ကြလေသလား မဆိုနိုင်ပေ။

ဆိုင်းရာလည်း ဘာတူးသေးသနည်း။ သူကလေးက ပြောဖူးသေး သည်။

‘ဆိုင်းရာကလေ၊ ရပ်ကွက်(၅)က လမ်းဘေးခေါ်ပုံကင်ဆိုင် လေးမှာ ခေါ်ပုံစားရတာကို သိပ်ကြိုက်တာပဲ၊ လမ်းဘေးက ဝါးခုံခွေးခြေပုံ လေလေးတူဖြူးဖြူးနဲ့၊ လမ်းသွားလမ်းလာတွေကို ငေး၊ ညေနေဘက် နေဝ်ဝိတရောအချိန်လေးပေါ့နော်၊ ရာသီဥတုကလည်း သာသာယာယာလေးပေါ့၊ အဲဒီလိုအချိန်မျိုးလေးမှာ ဆီတို့ဟူးနဲ့ ခေါ်ပုံကင် လေးများ၊ စားလိုက်ရရင် အနူကိုလည်း မေ့၊ အဖော်လိုလည်း မေ့၊ လောက ကြီးကိုလည်း မေ့၊ အို... ကုန်ကုန်ပြောရရင် ကိုယ့်ကိုယ်ကိုယ်တောင် မေ့တော့တာပဲကော’ တဲ့လေ။

ကြည့်စ်းပါဉီး၊ ပြောတာဆိုတာလေးက ဘယ်လောက်များ ချစ်ဖို့ ကောင်းသလဲဆိုတာ။ ဆိုင်းရာအကြောင်းကို တွေးမိတော့ မျက်နှာကြီးက အလိုလို ပြီးလာရသည်။ သူကလေးဟာ အိုက်လူအပေါ်မှာ အဲဒီလောက် အထိကို ရွှေမြဲးမိုးနိုင်စွမ်းရှိသူလေးဖြစ်၏။

ကိုယ်ချစ်ရတဲ့သူဆိုတော့လည်း ပြူးပြုမဲ့ပြနေရင်တောင် အိုက်လူ အတွက်ကတော့၊ ကောင်းကင်က အေးမြဲမြဲ လမင်းကြီးတစ်စင်းလို့ မြင်ယောင်ပြီး လုပေနေမည်သာ ဖြစ်တော့၏။ ပြီးနေလို့ မဖြစ်သေး၊ အမေ့ကို နည်းနည်းပါးပါး ဖားရာ၊ ပြုရပော်းမည်။

သွားတိုက်၊ မျက်နှာသစ်ပြီးသည်နှင့် အမေမြီးမွေးနေသည့်နား သွားထိုင်လိုက်သည်။ အမေ့ထင်းရူးက အဆီမရှိတော့တာမို့၊ ခဏခဏပြီး နေပြီး မီးခိုကွေသာအုတွက်နေသည်မို့၊ ထင်းရူးထည့်ထားသည့် နီးတောင်း စုတ်အား သွားယူလာလိုက်၏။ အမေ့နားရောက်သည်နှင့် ထင်းရူးတောင်း အား မောက်ချစ်လိုက်ပြီး ထင်းရူးပုံကလေး လုပ်လိုက်၏။ ရေချိုးစီးဖိန်း

နှင်းပန်း

အဝါရောင်လေးအား ဖင်ခုထိုင်လိုက်ပြီး ထင်းရူးရွေးကောက်ပွဲ စတင်ရ တော့၏။ အမေ့ထင်းရူးတောင်းထဲမှာ အမိုက်သာသာ အဆီးမွှဲ ထင်းရူးတွေ က အများသားရယ်။

ထင်းရူးပုံမှာ အခါးရှိတာလေး ရွေးယူပြီး အမေ့ကို ပေးလိုက်သည်။ ပြီးမှ အတတ်နိုင်ဆုံး မျက်နှာချို့လေးသွေးရင်း၊ လေသံကိုလည်း အတတ် နိုင်ဆုံး ချို့သာနေအောင် ပြောရသည်။ မျက်နှာသစ်ပြီးစ ရေမသုတ်ရသေး ငင်မှာ သုတ်ခနဲ့တိုက်လိုက်သော တောင်ပေါ်လေနအေးကြောင့် အိုက်လူ မျက်နှာ ကျုပ်ခနဲ့ဖြစ်သွားရ၏။ ယောင်ယမ်းပြီး လက်ကလေးနှစ်ဖက်ကို ကျုစ်ကျုစ်ပါအောင် ဆုပ်ကိုင်မိသည်အထိပင်။ လက်ဖဝါးကလေး နှစ်ဖက်ကို ပူနေအောင် ပွဲတိုက်ရင်း၊ အဆီပါသည့် ထင်းရူးလေးတွေလည်း ရွေးရင်း အမေ့ကို ဆက်ချော့ရ၏။

“အမေ့ဘယ်သူပြောလဲ အမေရယ်၊ ဆိုင်းရာနဲ့ ကျွန်တော်က သူငယ်ချင်းတွေပါ အမေရဲ့၊ သူငယ်ချင်းတောင်မှ တကယ့်ကို ရိုးရိုးသားသား သူငယ်ချင်းလေးပါ အမေရ”

အမေက သူကို မယံသလို မျက်နှာပေးချိုးနှင့် ကြည့်လေ၏။ မျက်နှာကိုလည်း ချို့ထားသေးသည်။ မဲ့လည်း မဲ့လိုက်သေး၏။ အမေ့မျက်နှာ အခြေအနေမကောင်းသေးပေမဲ့၊ မီးမွေးခြင်းကတော့ သူ ရွေးပေးသော အဆီပါ ထင်းရူးလေးတွေကြောင့် တဖျော်ဖျစ် တနဖြာက်ဖြောက် မြည်လျက် ရဲရဲနဲ့လျက်ရှိပေပြီ။ မကြာလှသောအချိန်မှာ ခေါပ်ပင် ပူပူမွေးမွေးကို အခါးရည်ပူပူလေးနှင့် လွှေးရပေတော့မည်။

အမေက ခွေးခြေပုံနှစ်ခုအား အကြောင်းမရှိဘဲ ဘယ်ညာ ခိုန်းလိုက်လေ၏။ တို့နောက်မတော့ အဆင်ပြေပြုရှိနေသည့် သူ့ခေါင်းပေါ် က သဘာက်ကို ဖြေချို့ပြီး ဘတ်ခနဲ့ ဘတ်ခနဲ့ ခါ၏။ ဒါကတော့ အမေ စိတ်အခန့်မသင့်လေတိုင်း ပြတတ်သည် အမေရဲ့ မရှိုးနိုင်ဆုံးသော ပြကွက် တစ်ခုသာ ဖြစ်၏။ ပြီးတော့မှ နှုတ်ခမ်းကို ရှင်ဆိုးအောင် တမင်မဲ့ခွဲလိုက်ပြီး ဖြစ်နိုင်ရင် သူငယ်ချင်းကို မလုပ်နဲ့ဟယ်၊ ငါ မျက်စိပါးမွေးစုံးတယ်ကော့ အဲဒီကောင်မလေးကို’ ဟုဆို၏။

အမေ ဆိုင်းရာကို မနာလို့နေတာလေးက သိပ်သိသာသည်။ ကလေးတစ်ယောက်လို့ ချုစ်စဖွယ်လည်း ကောင်း၏။ ရပ်ရွှေ့စွှေ့ယ်လည်း ဖြစ်၏။

သားသမီးတွေ အားလုံးထဲမှာ အမေက သူ့ကို အချစ်ဆုံးဆိုတာ ကြေညာထားပြီးသား မဟုတ်လား။ ဒီတော့လည်း သူ့ကို အမ နဲမြေ ရှာသည် ထင်ဝါရဲ့။ သူ့အောက်က ညီတွေ ညီမတွေကိုတောင် အမေက သူ့ကို တို့သလို တို့တာမျိုး မရှိခဲ့ပေ။

အင်း... ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကောင်မလေးကို အမေမို့ မျက်စိစပါးမွေးရက်လေခြင်းရယ်လို့လည်း အတွေးရောက်မိသည်။ အမ သဘောမတူပါက ခိုးပြေးဖို့လည်း တွေးထားရသည်။ ဆိုင်းရွာကို သူမှ မခွဲနိုင်ပဲလေး၊ ကိုယ့်အတွေးနှင့်ကိုယ်သာ ပျော်နေရသည်။ ဟိုဂျစ်တူးမလေး က အဖြေပင် ပြန်ပေးသေးတာ မဟုတ်ပေ။ မျက်ဝန်းလေးတွေမှာတော့ သူ့ကို သံယောဇ်ရှိသည့် ချစ်ခင်တွယ်တာရှိပို့ မြင်ခဲ့ပါ၏။

အမောကိုတော့ သွားပြီး ထုတ်မပြောရဲ့သေး။ သူချစ်ပြရေး၊ ဆိုင်းရွာကို အမ ပိုမျန်းလေဖြစ်မှာကိုလည်း စိုးရိမ်ရသေးသည်။

“ဆိုင်းရွာက သူ့ဘာသာ အေးအေးဆေးဆေးနေတာပါ အမေရယ်၊ ပတ်ဝန်းကျင်က မနာလိုလို့ ပြောတဲ့စကားတွေ နားယောင်ပြီး အထင် မလွှဲစိုးပါနဲ့၊ ဆိုင်းရွာအကြောင်း ကျွန်ုတ် အသိဆုံးပါ”

အမေက မီးသွေ့မီးဖို့တဲ့က ရဲရဲတောက်နေတဲ့ မီးကျိုးခဲလို့ အရောင် တောက်တောက် မျက်လုံးတွေနှင့် သူ့ကို ကြည့်လာသဖြင့် ရယ်ကျကျ လုပ်လိုက်ရသည်။ တစ်ခုခုဆို ထပြေးဖို့လည်း အဆင်သင့် လုပ်ထားရသေး သည်။

အမေက စိတ်မြန်သလို လက်လည်းမြန်လှသူမို့၊ ကြောက်ရသည်။ မထင်ရင် မထင်သလို့ ရှိတာနဲ့ ကောက်ပေါက်တတ်တာရှိပျိုးရယ်။ မတော် မီးဖို့တဲ့က မီးစနဲ့၊ ကောက်ပေါက်နော်ဖြင့် ပြေးပေါက်မှားနေရြိုးမည်။

“အမေထက် သားတစ်လျှော့း ပြမနေစားနဲ့ အိုက်လူရေး၊ ပတ်ဝန်းကျင်စကားကြောင့် နားယောင်ရအောင် ငါ သူ့ထောင်နှုန်းမဟုတ်ဘူး၊ ပုံစံကို က ရှစ်ကန်ကန် မှုန်တောတေနဲ့၊ တစ်စက်ကလေးမှ ထောင့်မကျိုးဘူး၊ သူ့ကိုယ်သူ ဘာများထင်နေသလဲ မသိဘူး”

“ဒါကတော့ ပတ်ဝန်းကျင်က သူ့ကို လိုတစ်မျိုး၊ မလိုတစ်မျိုး ဆက်ဆံကြတာကိုး အမေရဲ့၊ အမ မသိလို့ရယ်၊ ဆိုင်းရွာက ကျွန်ုတ်နဲ့၊ များဆုံးရင်လေ ပြေးနေလိုက်တာဆိုတာများ၊ ဆောင်းမှာ ပွင့်တဲ့ ချယ်ရှိပိုး လေးတွေလိုပဲ၊ ချစ်ဖို့ကောင်းမှ ကောင်းပဲ အမေရ”

နှင်းပန်း

ဒုက္ခပါပဲ၊ မပြောမိအောင် ထိန်းချုပ်နေသည့်ကြားက ဘယ်လို ကနေ ဘယ်လို ပြောထွက်သွားရပြန်ပါလိမ့်၊ ဂုဏ်ဖော်...
သူ့အပြောကြောင့်၊ အမေ့ဆီက နိုးမျက်စောင်းကြီး ဒိုင်းခနဲ ကျေရာ့က်လာပြီး

“တိတ်စမ်း အပလီကောင်ရော သွားသွား နှင့် ငါ့၊ ဝေးဝေးနေ စမ်း၊ စောစောစီးစီး ငါ မဆဲချင်ဘူးနော်”

အမေက ငါ မဆဲချင်ဘူးနော်ပြောပြီး၊ မကြားတကြား ဆဲသည်။ လက်ကလည်း စောစောက မီးမွေးလို့ မရတဲ့ အဆီမဲ့ထင်းရှူးတွေ တကိုင် ကိုင်နှင့်မို့ အခြေအနေက သိပ်မကောင်း။ မီးခဲ့ရဲပေါ်က ခေါ်ပုပ်ကင်နဲ့က လည်း အိုက်လူကို မြှော်ယူလျက်ရှိလေ၏။

“သွားဆိုလည်း သွားပါမယ် အမေရယ်၊ မသွားခင်လေးတော့ ခေါ်ပုပ်ကင်မွေးမွေးလေးနဲ့ အခါးရည်ပူးပူးလေးတော့ မြည်းစမ်းပါရစောဦးနော်၊ နော်... အမေနော်”

“ဘာခေါ်ပုပ်ကင်မှ မစားနဲ့၊ ဘာအခါးရည်မှလည်း မသောက်နဲ့၊ ငါ နှင့်ကို စေတနာမရှိဘူးကော”

အမေက တကယ်မကျွေးချင်တာမျိုးလည်း မဟုတ်ဘဲ ဆိုင်းရာကို သည်းသည်းလှပ်ပြနေလို့သာ သူ့ကို အမြင်ကတ်နေတာမို့ စချင်နောက်ချင် စိတ်က ပိုလို့သာ တိုးလာရတော့သည်။

အိုက်လူတို့၊ တောင်ပေါ်ဒေသမှာတော့ ရေနေးကြမ်းကို အခါးရည် ဟု ခေါ်ကြသည်။ အိုက်လူ သူငယ်ချင်း ရန်နိုင်ခေါ် နိုင်ကြီးတို့ရွာမှာတော့ လက်ဖက်ရည်ရယ်လို့၊ ခေါ်ကြ၏။

တစ်နှစ်တုန်းဆီက နိုင်ကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် သူတို့ရွာကလေးဆီ အလည်းတစ်ခေါက်ရောက်ခဲ့ရအော်။ နိုင်ကြီးတို့ရွာကလေးက ရှုမ်းပြည့်နှင့် ဝေးကွာလွန်းလှသော မြန်မာပြည်အလယ်ပိုင်း၊ အညာအသေကလေးတွင် ရှိ၏။ နွေရာသီဆို တံလျှပ်တွေ တညီးညီးထလျက် ပူးပြင်းခြောက်သွေ့လွန်းလှသည့် ရွာကလေး။

လွင်တီးခေါင်ခေါင်၊ မိုးခေါင်ရေရှားရပ်ဝန်းဒေသမို့ထင့်၊ ပပ်ကြား အက်လျက်ရှိသော မြေမျက်နှာပြင်ကျယ်ကြီးအား တစ်နှစ်လား မြင်ခဲ့ရအော်၏။

တချို့နှစ်တွေဆို မိုးခေါင်လွန်းသည့်ကြောင့်၊ နားစာပင်မရှိတာမို့

နွားတွေ သေကျပျက်စီးခဲ့ရယူသတဲ့။

အဲဒီသတင်းကို ကြားခဲ့ရတူန်းက အိုက်လူ တော်တော်လေး ခံစားလိုက်ရသေးသည်။ ကန္တာရပင်လို့၊ ရှားပင်လို့၊ ဆီးပင်လို့ ဆူးပါသည် အပင်တွေသာ များပြီး ခြောက်သယောင်း ထနေတတ်သည်။ ရေလည်းရှားသလို့၊ ဖုန်လည်း ထူလှု၏။

သို့သော်ကြား နိုင်ကြီးတို့ရာကလေးမှာ အိုက်လူ တော်တော်လေး ပျော်ရွင်ခဲ့ရပါသည်။ ရွာနှင့်ဆန်းကျင်စွာ ရွားသူရွာသားများ၏ ဖြူစင်သော မေတ္တာတရားတွေက ခြောက်သယောင်းထနေသော ဝန်းကျင်တစ်ခိုအား လွှမ်းခြီးပစ်လိုက်နိုင်၏။ ရွာသူရွာသားအားလုံးနီးပါး ဖော်ရွှေပျုံံကြော်၏။ ကျေးချင်မွေးချင်စိတ် ကြီးမားကြော်၏။ တန်းမိုးမဖြတ်နိုင်သော အလှတရားတွေ ကို တစ်သက်မှာ တစ်ခါဆိုထလို ကြိုခဲ့ပြီးသည့်နောက်မှာတော့ လမ်းကြိုရင် ရှိသလို လိုက်ဖြစ်ခဲ့တော့၏။

အိုက်လူမှ မဟုတ်ပါဘူးလေ။ ဘယ်သူမဆို ပျော်ကြမှာပါပဲ။ နိုင်ကြီးတို့ရာနာမည်က ဘုရားကြီးရွာဖြစ်သည်။ အင်ကြေားကျောက်တွေ သိပ်ပေါ့တဲ့ ရာကြီးပေါ့။

နိုင်ကြီးတို့ရာမှာ ထန်းပင်ကြီးတွေရှိသလို ပဲစဉ်းငံတွေ၊ ဝါခင်းတွေ၊ နှမ်းခင်းတွေလည်း တစ်မျှော်တစ်ခေါကြီး တွေ့ရတတ်သည်။ သူ အကြိုက် ဆုံးကတော့ ထန်းရေခါးဖြစ်သည်။ နိုင်ကြီးတို့ရာမှာ ဖျောက်ဆိပ်ပင်ကြီးတွေ လည်း ပေါ်သည်။ အိုက်လူအတွက်တော့ ပထမဆုံး မြင်ယူး၊ ကြားယူးသည့် အပင်ဖြစ်သည်။

အရိပ်တော့ တော်တော်ရသည့်အပင်ကြီးတွေ ဖြစ်၏။ အသီးက ပိတောက်သီးနှင့် ပိုင်ဆင်ဆင်တူသည်။ တစ်ခါတလေ နိုင်ကြီးတစ်ယောက် ဖျောက်ဆိပ်သီး ပါးပါးလေးတွေ ရွာစားနေတတ်တာတွေယူးသည်။ အဲဒီတုံးက နိုင်ကြီးပြောခဲ့တဲ့ စကားတွေကိုလည်း ပြန်ကြားယောင်နေမိပြန်၏။

“ငါတို့ ထွေးထွေးတော်တော် အင်တေားဆိုက်ခဲ့တာကွာ၊ ငါကို အရေးအခင်းမတိုင်ခင် မွေးခဲ့တာ။ ငါတို့အိမ်မှာ ဆန်မလောက်တဲ့အခါတွေ ခဏေခဏာပဲ။ အဲဒီအခါကျရင် ပြောင်းတစ်ဝက်၊ ဆန်တစ်ဝက် ရောချက်ထားတဲ့ ပဲထမင်းတွေ စားရာတာ ခဏေခဏာပဲ၊ တစ်ခါတလေစားရရင်တော့ တော်တော်ကောင်းတာ ကွာ၊ အမြှေတမ်းကျတော့ ထောပတ်ပနဲ့ချက်ထားတဲ့ ပဲထမင်းက ခါးသက်

သက်ပဲ။ ပဲတစ်ဝက် ဆန်တစ်ဝက်ဆိုပေမဲ့ ဆန်က စတိလောက်ပဲပါတာ၊ ပဲထမင်း၊ ပြောင်းထမင်းတောင် မစားနိုင်တဲ့ ငရဲခန်းလိုဂျက်တွေလည်း ခဏခဏပဲ ငါးကောင်ရေ

“တစ်ခါတလေ ဘယ်လောက်ထိ အခြေအနေဆိုးလဲဆိုရင် ငါတို့၌ မှာ အလေ့ကျပေါက်နေတဲ့ အဝေရာအပင်တွေ အများကြီးပဲ တွေ့လား၊ အဲဒီလိုအလကားရတဲ့ အဝေရာပင်တောင် ခူးစားလွန်းလို့ အလျဉ်းမမဲ့တော့တဲ့ အခြေအနေတွေထိ ကြံ့ခဲ့ဖူးတယ်၊ အမှန်တကယ်ဆိုရင် ဒီဖျောက်ဆိပ်သီးဆိုတာ စားရတဲ့ အစားအစာမဟုတ်ဘူး၊ ငါမှာ စားစရာမရှိတော့လို့၊ ငတ် လွန်းလို့၊ မရှိ ရှိရာ နားတစ်ကောင်လို့ ရှာစားခဲ့လို့သာ ငါစားခဲ့ရတာ၊ တကယ်ငတ်လာတဲ့အခါကျရင် လူစာလား၊ နားစာလား မခွဲခြားနိုင်ပါဘူးကွာ၊ ဘဝတွေက မတရားခါးခဲ့တာ”

နိုင်ကြီးက စိတ်လိုလက်ရ ရှိတဲ့အခါတွေမှာ သူ့ငယ်ဘဝအကြောင်းတွေ ပြောပြတတ်သည်။ စကားပြောကောင်းတဲ့သူမျိုး၊ သူ့စကားတွေ နားထောင်ရတာကို အိုက်လူ သဘောကျသည်။ နိုင်ကြီးလို့သာ သူများတွေ ခေါ်သလို လိုက်ခေါ်ပေမဲ့ တကယ်တမ်းကျတော့ နိုင်ကြီးက အိုက်လူထက် လေးနှစ်လောက်ကြီးသည်။ နိုင်ကြီးနဲ့သူမှာ နိုင်ကြီးက အစစအရာရာ ပိုကြီးစားသူဖြစ်သည်။ လက်ကြောလည်း တင်းသလို၊ ချမ်းသာလိုစိတ် လည်း အင်မတုန်ကြီးသူဖြစ်သည်။ သူနဲ့နေရတဲ့အိုက်မှာ ဘဝအကြောင်းတွေ ကောင်းကောင်း သိရသလို့၊ လူတွေရဲ့ အကျင့်စရိုက်မျိုးစုံကိုလည်း သူ့ကို ပြောပြသည်။ နိုင်ကြီးက သူ့ကိုတော့ သူ့ညီလေးတစ်ယောက်လို့ သံယောဇ္ဈားလှသူဖြစ်စ်။

‘ငါက သေမှာကို မကြောက်ဘူး၊ ငတ်မှာကိုပဲ ကြောက်တာ’ ဆိုတာ နိုင်ကြီးရဲ့ လက်သုံးစကားဖြစ်စ်။

နိုင်ကြီးက သူတို့၌ထွက် အင်ကြေးကျောက်တွေ မူဆယ်ဘက် သွားရောင်းပြီး၊ မူဆယ်က အပြန်မှာတော့ တရာတ်နိုင်ငံလုပ် ပစ္စည်းလေးတွေ နိုင်သလောက် ပြန်သယ်ပြီး အရောင်းအဝယ်လုပ်နေသူ ဖြစ်သည်။

နိုင်ကြီးအမေက ‘သားလူလေး၊ လက်ဖက်ရည်သောက်ဦး’ ရယ်လို့ ဆိုခဲ့လေတုန်းက သူ့မှာတော့ ‘ဆိုင်ဖျောက်ဖက်ရည်လေး သောက်ရတော့မဟာ’ ဆိုပြီး ဝမ်းတွေ သာနေခဲ့တာများ။ ရွာဖက်တွေမှာက ဆိုင်ဖျောက်ဖက်ရည်က အဲဒီအချိန်တုန်းက သောက်ရခဲ့သည်ကိုး။ နောက်မှ သူတို့

အခေါ် လက်ဖက်ရည်ဆိုတာ အိုက်လူတို့ ခေါ်ခေါ်နေသည့် အခါးရည်ခေါ် ရေနေးကြမ်းကိုခေါ်မှန်း သိရလေသာအခါ ငိုအားထက် ရယ်အား ပိုသန် ခဲ့ရဖူးအို။

ခုတေသုလည်း နိုင်ကြီးတစ်ယောက် ချမ်းသာသွားပေပြီ။ မူဆယ်မှာ ခြိန္ဒံဝန်းနှင့် အခြေကျနေဖြူဖြစ်၏။ မူဆယ်ရောက်တိုင်းတော့ သူ့အိမ်ဝင် ဖြစ်သည်။ အရင်တုန်းကအတိုင်း မပြောင်းမလဲ၊ ချစ်ခင်ဆဲ၊ သံယောဇ်ရှိမြဲပင် ဖြစ်၏။

အတွေးများနှင့် တိတ်ဆိတ်နေသော သူ့အား အမေက ဖတ်ခနဲ ပုတ်လိုက်ပြီး ‘အိုက်လူရော စားမှာဆိုလည်း အမြန်ယူစား၊ ငါ ဒီနေ့နှင့်ကို စေတနာမရှိဘူးကော်’ ဟု ထအော်လေတော့၏။

အမောအသံပြုပြုကြောင့် တွေးလက်စ အတွေးလေးတွေ ကြက်ပျောက် ပျောက်သွားရသည်။

“အမေကလည်း၊ ပြောတော့ သားတွေထဲမှာ ကျွန်တော့ကို အချစ်ဆုံးဆို”

“အဲဒါ၊ နင်ငယ်ငယ်တုန်းက ရှင်ကို ပြောတာဟဲ၊ ခုလိုနှစ်တတ်တဲ့ အရွယ်မှာတော့ နင်းကို ကြည့်မရဆုံးပဲနော

“ဟား ဟား ဟား”

အမောအပြောကြောင့် အိုက်လူ တာဟားဟား အော်ရယ်မိသလို၊ အိုက်လူ ရယ်သံကြောင့်လည်း အနေးတာဘက်ကြီး ခေါင်းပေါင်းပြီး၊ ခေါ်ပုဂ္ဂကင်နော့တဲ့ အမေက ပါးအို့မို့မို့ကြီးတွေ ရဲတက်လာသည်အထိ ရယ်မောနေလေတော့သည်။

တစ်နေ့မှာ တစ်ကြိမ်တစ်ခါလောက် ရယ်မောလိုက်ရတယ်ဆိုရင်ပဲ လောကကြီးဟာ နည်းနည်းတော့ နေပျော်စရာကောင်းတာ အမှန်ပါပဲ။

ပြောရင်တော့ အမေဟာ အိုက်လူပြီးရင် လိုက်ပြီးသလို၊ အိုက်လူငါးရင်လည်း ရင်ဘတ်စည်တီးပြီး လိုက်ငါမယ့် အိုက်လူကို သိပ်ချစ်လှ တဲ့ အမေပါ။ အိုက်လူကို သူသာလျှင် ပြောချင်ပြောမည်။ တြေားလူတွေ လာပြောတာကိုတော့ လုံးဝမကြိုက်။ ယုတ္တစွာအဆုံး အဖေ လာပြောရင် တောင် ကြိုက်တာ မဟုတ်ပေ။

အိုက်လူတို့မိသားစုမှာ အိုက်လူက အကြီးဆုံး၊ အိုက်လူအောက်မှာ ခင်ပုန်း၊ ခင်ဖုန်းအောက်မှာ စိုင်းခေး၊ စိုင်းခေးအောက်မှာ စိုင်းနောင့်။

ဖိုင်းနောင့်အောက်မှာမှ အငယ်ဆုံးသိမလေး မိခမ်း။ တဗြားနေရာမှာ ကံကောင်း၊ မကောင်း မသိနိုင်ပေမဲ့ ရုပ်ရည်ရုပကာအရာမှာတော့ အိုက်လူတို့ တစ်မိသားစုလုံးက ကံကောင်းသည် ဆိုရမည်။ မောင်နှုမတွေအားလုံး ရုပ်ရည်သန်သန့်။ လှလှပပကလေးတွေသာ ဖြစ်သည်။ အဖနှင့်အမေရာ ချောကြသည်ကြောင့်လည်း ပါမည် ထင်သည်။

အားလုံးထဲမှာ အိုက်လူက အရပ်ငါးပေဆယ်လက်မနဲ့ အချောဆုံး၊ အခုံဆုံးရယ်လို့၊ အမေ့ရဲ့သတ်မှတ်ခြင်းကို ခံထားရတဲ့သူပဲ ဆိုပါတော့။ သားဦးလေးမို့၊ အမေ့အသည်းဖြဖိုစ်နေတာလည်း ဆန်းတော့ မဆန်းဘူး ထင်ပါရဲ့။ ‘သားဦး အရူး’ လို့တောင် ဆိုခဲ့ကြတာမဟုတ်လား။ အများစု ကတော့ ‘သားဦး အရူး’ ဆိုတာ သားဦး၊ ‘သမီးဦးတွေဟာ ရူးတူးတေး၊ ပေါ့တော့တော့ နေတာတိကြခြင်း’ လို့ သတ်မှတ်ထားကြပေမဲ့၊ အိုက်လူ အမြင်မှာတော့ မိဘတွေက သားဦး၊ သမီးဦးတွေကို အရူးအမူး ချစ်ကြခြင်း ရယ်လို့သာ မြင်မိသည်။ ကိုယ်က အကြီးဆုံးမို့ ထိပ်ယက်ယက်ပြီး မြင်တာ လည်း ဖြစ်ချင်ဖြစ်ပါလိမ့်မည်။

အိုက်လူအလုပ်က ကြီးကြီးမားမားရယ်လို့တော့ မဟုတ်ပါ။ သူငယ် ချင်း ‘လောက်လူ’ ဆိုတဲ့ တရုတ်ကလေးကောင်းမှုနှင့် မူဆယ်၊ ချွေလီ ဘက်တက်ပြီး ကျောက်ကလေး၊ ဘာလေးရောင်းသည်။ ရှမ်းစကားရော၊ တရုတ်စကားပါ ကျွမ်းကျွမ်းကျင်ကျင် တတ်သည်မို့၊ အခက်အခဲသိပ်မရှိ သလို၊ ငွေလည်း အရလွယ်ခဲ့သည်။ သို့ပေမဲ့၊ သူငြေးတစ်ယောက်လည်း မဖြစ်ခဲ့ပါ။

ဟိုအရင် န္တားထိုးဘက်မှာ အင်ကြုံးကျောက်တွေ ခေတ်စားတော့ သူ့အသက် ဘာရှိုံးမှာလဲ။ ဆယ့်ငါး၊ ဆယ့်ခြောက်သာသာပေါ့။

အကောင်ကြီးတော့ သူ့အသက်ကို ဘယ်သူကမှ မှန်ကန်အောင် မခန့်မှန်းတတ်ကြပေ။ အဲဒီအချိန်ကတည်းက န္တားထိုးကြီးဘက်က ရွာတွေနဲ့ ချွေလီဘက်ကို ကူးချည်သန်းချည် လုပ်ခဲ့သည်။ အဲဒီမှာပဲ နိုင်ကြီးတို့နှင့် ငင်မင်ရင်းနှီးခွင့်ရခဲ့တာ ဖြစ်သည်။

မြို့မြို့မြို့ကြို့မြို့ကြို့ ရသည့်အချိန်တွေရှိခဲ့သလို၊ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသည့်အချိန်တွေလည်း ရှိခဲ့ဖူးသည်။ အိုက်လူဟာ လက်ကြောတင်းသူတစ်ယောက်တော့ မဟုတ်ခဲ့ပြန်ပါ။ လက်ထဲ ငွေလေးရွင်လာလျှင် အိမ်ပြန် လာလိုက်၊ လက်ထဲ ငွေလေးပြတ်သွားရင် ပြန်လုပ်လိုက်နှင့် ပိုက်ဆံက

စုမိဆောင်းမိတယ်ရယ်လို့ မရှိပေ။ စုမိဆောင်းမိ မရှိတာလည်း သူတစ်ယောက်တည်းကြောင့်တော့လည်း မဟုတ်ဘူး ထင်ပါသည်။

အမေက အိုက်လူမျက်နှာကို ကြာကြာအပျောက်ခံသည် မဟုတ်ပေ။ တစ်လနှစ်လ ကြာသွားသည်နှင့် ဖုန်းဆိုင်ကနေ ဖုန်းတရွမ်ဂွမ် ဆက်ပြီး အိမ်ပြန်လာဖို့ နားချုတတ်သည်။ သူ့လုပ်စာကြောင့် တစ်အိမ်သားလုံး ချောင်ချောင်လည်လည် နေရသည်မှန်သော်လည်း သူ့လုပ်စာကို မျှော်လင့်တတ်သူမျိုး မဟုတ်ပေ။ အမေဟာ ဝက်လည်း မွေးသလို ပေါင်းတင်းဝါးလည်း ရောင်းတာမို့၊ စားဖို့သောက်ဖို့ကတော့ ပူပန်ရသည် မဟုတ်ပါ။



အခန်း (၂)

ချိန်ထားလိုပဲ ကျွန်ကျွန်၊ နေရစ်လိုပဲ ကျွန်ကျွန်
ကျွန်ရစ်သူ ဆိတာ ဒက်ရာတွေ ဗရာဇ်နဲ့ပါကွယ်

ဆိုင်းဂျာအဖေက ဆိုင်းဂျာ ခုနစ်တန်းနှစ်မှာပဲ မူဆယ်အတက်မှာ
ကားမောက်ဖြစ်ပြီး ဆုံးပါးခဲ့ရသည်။ ဆိုင်းဂျာက တစ်ဦးတည်းသော သမီး။
ဆိုင်းဂျာအဖေက သူတစ်ပါးကားကို မောင်းရသော အားဖြင့်ဘာ ဖြစ်သော်
ငြား အသောက်အစားမရှိရှိမက စုစုဆောင်းဆောင်းလေးလည်း နေတတ်လေ
တော့၊ ဆိုင်းဂျာတို့ မိသားစုဘဝလေးက မချမှဲးသာပေမဲ့ ကောင်းကောင်း
မွန်မွန်လေးတော့ ဖြစ်ခဲ့ပါသည်။

ပေးငါးဆယ်၊ ပေခြားက်ဆယ်ရှိသည့် ခြီးဝန်းကလေးထဲမှာ
ပြီးအုတ်အကြမ်းထည် တိုက်ပုက်လေးနှင့် သီးပင်၊ စားပင်ကလေးတွေ
စိုက်ပြီး မိသားစုသုံးယောက် ကြွေးမြိမ်ရှိ ပူပင်သောကရယ်လိုလည်း ကြီးကြီး
မားမား မရှိရှိဘဲ အေးချမှဲးပော်ရွင်စွာ နေထိုင်နိုင်ခဲ့ပါသည်။ သာရေး
နာရေးဆိုလည်း ကိုယ်နှင့် ကျက်ကျက်၊ စိမ်းစိမ်းလိုက်ခဲ့ပေးသော အနှံ
(အမေ)ကြောင့် ရပ်ကွက်ထဲမှာ အနှံက လူချစ်လူခင်ပေါ်များလေ၏။

ဆိုင်းရာတို့အမိမာလေးက မြို့အစွန်အဖျားတွင်ရှိသည့် ရပ်ကွက်ယ် ကလေး၏ အစွန်အဖျား မြို့ပတ်လမ်းကလေးဘေးတွင် ရှိ၏။ ဆိုင်းရာတို့ ဝန်းကျင်မှာ လူနေအမိမာခြေထက် သပြေခြိုလို၊ နါးမောက်ခြိုလို၊ ခြိုဝန်းကျယ် ကြီးတွေ ပိုများခဲ့၏။ ခုနောက်ပိုင်းမှာမှ လူနေအမိမာခြေ စိပ်လာခဲ့ခြင်းဖြစ်၏။ ညနေ နေဝင်ရှိနိုင်ဆို၊ စိမ်းစိမ်းညီညီ၊ သပြေခြိုကြီးက၊ မြို့တောင်ကြီးတွေ နောက်ခံမှာ နေပြာက်ကလေး ပြာက်တိပြာက်ကျားထိုးနေပြီဆို သိပ်ကို လှပလွန်းသလို၊ နေလုံးကြီး တဖြည့်းဖြည့်း နှုတ်ဆက်ဝင်သွားပုံကလည်း လွမ်းမောဖွယ်ကောင်းလှ၏။

ဆိုင်းရာတို့အမိမာလေးက ချောင်းကလေးနှင့်လည်း နီးသလို တောင်ခြေနှင့်လည်း သိပ်မဝေးတာမို့ မြို့ဆိုပေမဲ့ ကျေးလက်ဆန်ဆန် တိတိဆိုတ်လှပသော နေရာလေးဖြစ်သည်။ ချောင်းကလေးကလည်း ရေ အတော်ကြည်သည့် ချောင်းကလေးဖြစ်၏။ ချောင်းကလေးဘေးတွင် ခုရင် ကောက်ရွက်၊ ပြင်းခေါင်းရွက်၊ စွားလွှာကြီးရွက်၊ ကျိုးအာရွက်၊ အစရှိသော အလေ့ကျေအပင်လေးများလည်း ရှိသောကြောင့် ကျောင်းပိတ်ရက်တွေဆိုလျှင် တော့ ရေကစားရှင်း ဟင်းရွက်ရွေးသူများ၊ ရေချိုးရှင်း အဝတ်လျှော့သူများဖြင့် စည်ကားနေတတ်၏။

ငါးရာ၊ ဖားရာသော ကလေး၊ လူကြီးများကိုလည်း တွေ့ရတတ်၏။ တစ်ခါတစ်ရဲတော့လည်း ကော်ခြောက်ရှာ့သူ၊ ဆေးချာသူ အနည်းငယ် ရှိတတ် ပြန်သည်။ မြို့ပတ်လမ်းလေးတစ်လျှောက် နေကြောရိုင်းတွေ အပြိုင်းအရိုင်း ပွင့်တတ်သည့် ဆောင်းဝင်စအချိန်တွေဆို အဖေနှင့်လမ်းလျှောက်ရင်း လွယ်ပြေတောင်ပေါ်တက်ကြ၏။ ဆိုင်းရာအဖွဲ့ကို လွမ်းလှပါသည်။

ဆိုင်းရာအမေ(အနု)ကတော့ ကွက်သစ်ချေးကလေးထဲမှာ ဖရုံသီး၊ ချုပ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ငရှုတ်စိမ်း၊ မှန်ညွင်း စသည့် ခြိုထွက်သီးနှံ ကလေးတွေ တစ်နိုင်တုပိုင်ရောင်းချုပ်သည်။ ခြိုထွက်သီးနှံလေးတွေဆိုတော့ ပမာဏနည်းသလို လတ်လတ်ဆတ်ဆတ်လည်းရှိတာမို့ ရောင်းကောင်းလှ သည်။ တစ်ခါတေလေများဆို၊ ချေးရောက်ပြီး နာရီပိုင်းလောက်အတွင်းမှာပင် ကုန်ချင်ကုန်သွားတတ်သည်။ ချေးထဲမှာလည်း ‘ဒေါကချင်မ’ဆိုရင် မသိသူ မရှိသလောက်ပါပဲ။

ခြိုထွက်မှန်ညွင်းလေးတွေကိုပဲ ဆန်ဆေးရည်လေးနှင့် မှန်ညွင်းချုပ် အစိမ်းလေးတည်လိုက်၊ ငရှုတ်မှုန်း၊ ဆန်အရက်၊ ငရှုတ်ဆုံနှုံးကြန်နေအောင်

နှင်းပန်း

ထောင်းထားတဲ့ ကြံးသကာမှန်နဲ့ ဂျူးမြစ်ကလေးတွေ ပိုင်းထည့်ပြီး ချိုစ်ကလေးတည်လိုက်၊ စွန်တန်ခြောက်ကလေးလုန်းလိုက်နှင့် နားရသည်ရယ်တော့လည်းမရှိတတ်ပေ။

စွန်တန် (ထမင်းရည်နှင့်နှစ်ပြီး အခြောက်ခံထားသော မှန်ညွှန်းခြောက်) တစ်ပိုင်းရှိလျှင်လည်း တစ်လလောက်ကတော့ အေးအေးအေးအေး အသုံးခံသည်။ ချင်းပြားလေးရှိကတည့်၊ ကြော်သွန်နှီး၊ ကြော်သွန်ဖြူလေးတစ်ပြားရှိကတည့်၊ ကချင်ငရှုတ်သီးလေးထည့်၊ ဆားလေး၊ အချိုမှန်းလေးခံတွင်းမြန်လှသည့် ရှစ်းအစားအစာလေးဖြစ်၏။ အာလူးလေးပါ ထည့်ပြုတြုံး သောက်ပါက အာဟာရအာဘက်ပါ ကောင်းသေး၏။

ဆိုင်းဂျာဆိုလျှင် တစ်ခါတစ်ရဲ့ ထမင်းပင်မပါဘဲ ဒီအတိုင်း တို့ ကြည့်ရင်း၊ အိမ်စာလုပ်ရင်း သောက်ချင် သောက်နောက်တတ်သေးတာရယ်။

ထောင်းဝင်ပြီးလို့ တရှတ်နှစ်ကူးနီးလားလျှော့ဆိုမှဖြင့် တချို့တရှတ်မတွေက အနုလက်ရာ မှန်လာဥချဉ်ကို အော်ဒါလာမှာကြတာ နှစ်တိုင်းနှစ်တိုင်းလိုပါပဲ။ အဲဒီအခါဆိုရင်တော့ အနုတစ်ယောက်တည်း မနိုင်တော့ ဆိုင်းဂျာရော၊ အဖော် ပိုင်းကူကြရတော့သည်။ အရင်ဆုံး မှန်လာဥဖြူဥပ်လတ်လတ်လေးတွေ ရွေးရသည်။ ရွေးပြီးတာနဲ့ ရေပြောင်အောင် ဆေးရသည်။ မုန်လာဥကျတော့ အိမ်မှာမရှိတာမို့ လွယ်ရှိုးစေးကိုသာ သွားဝယ်ရသည်။ လွယ်ရှိုးစေးမှာက မန်က်လေးနာရီလောက်ဆို အသီးအရွက်တွေ လတ်လတ်ဆတ်ဆတ်နှင့် လို့သလောက်ရ၏။

ရေဆေးပြီးရင်တော့ အထဲက အနှစ်ကိုမယူ၊ အောက်ခြောက်ကို ဖြတ်ပစ်ပြီး၊ ဘေးပတ်ပတ်လည်က ဘေးသားတွေကို အရင်လှိုးချထားရသည်။ ပြီးမှ အခြောင်းအခြောင်းလေးတွေ လှိုးပြီး နေပြုရသည်။ နေနှစ်ခါသုံးခါပြုပြီးလို့ နှစ်းပြီဆိုတဲ့အပါမှ ဆား၊ ငရ်တူမှန်း၊ အရက်၊ ကြံးသကာတွေနဲ့ ဇလုံအကြီးကြီးထဲ ထည့်ပြီး လက်အံသေအောင် နယ်ရတော့သည်။ ဂျူးမြစ်လည်း ထည့်ရသည်။ နယ်ဖတ်ပြီးပြီဆိုတော့မှ အိုးထဲထည့်ပြီး၊ အပေါ်ကနေ ပလတ်စတ်သေချာပတ်ပြီး သားရေကွဲးနှင့် စည်းထားရသည်။ အချိုလုပ်တဲ့အပါမှာ တချို့ကတော့ ကြံးသကာအစား သကြားထည့်သည်။ ဆိုင်းဂျာကတော့ ကြံးသကာချို့တာကို ပိုနှစ်သက်သည်။

တစ်ပတ်လောက်ကြာတဲ့အပါ ဖွင့်လိုက်တာနဲ့ အနဲ့လေးကိုက

စားချင်စရာ ကောင်းလှသည်။ အရာသာတွေအားလုံးထက် ဆိုင်းဂျာကတော့ စားရတဲ့အခါ ကျလိုကျလိုနေအောင် ပါးရတဲ့အရသာလေးကို ပိုနှစ်သက်ခြင်း ဖြစ်ပါသည်။ အဲဒီအချိန်တွေမှာ ပင်ပန်းတယ်ဆိုပေမဲ့၊ လက်ရာကောင်းရင် ကောင်းသလို ပိုက်ဆံမြို့မြို့မြို့မြို့မြို့မြို့မြို့မြို့မြို့မြို့မြို့မြို့ ဝင်သည်။ တရာတ်မတွေပေးတဲ့ အန်ပါင်းတွေလည်း မနှည်းမနောရသည်။ အနူကတော့ ပိုက်ဆံရရမရရ စေတနာထားပြီး လုပ်ပေးတတ်ပါသည်။ အနူမျက်နှာပေါ်က စေတနာအပြီးကို ဆိုင်းဂျာ သိပ်ချစ်သည်။

အနူက လုပ်တာကိုင်တာသန်တော့ အနူလက်ရာလေးက လူကြိုက် များလှပါသည်။ တချို့ဆို အနူစေးထွက်ချိန်ထိ မစောင့်နိုင်တာမို့ အိမ်တိုင် ရာရောက် လာဝယ်ကြသည်ပင် ရှိပါသေး၏။ ကိုးတန်းတုန်းက ဆိုင်းဂျာ အတန်းပိုင်ဆရာမ ဒေါ်နှုန်းနှစ်ခါမီရင် အနူလက်ရာ မှန်ညင်းချဉ်ကို သိပ်ကြိုက်လှတဲ့ဆရာမကြီးပေါ့။

ဘယ်လောက်တောင် ကြိုက်သလဲဆို တစ်လတစ်လ၊ ဆိုင်းဂျာဆီ က ရမည် ကျူးရှင်ခကို အရင်မယူ။ မှန်ညင်းချဉ်အကြိုက်ဝယ်စားပြီး၊ လိုတာကိုသာ ကျူးရှင်ခထဲကနေ နှစ်ယူသည်အထိ ကြိုက်လှသူ ဖြစ်သည်။ တစ်ခါတလေ ဘာဟင်းမှမပါဘဲ အနူလက်ရာ မှန်ညင်းချဉ်ကလေးကို ထမင်းဖြူကလေးနှင့်သာ တွေဖက်ပြီး စားတတ်သေး၏။

နို့အလုပ်ခံလေးရှိတော့ အဖေ ရတ်တရာက် ဆုံးသွားပေမဲ့ သား အမိန့်စ်ယောက် ဟန်ချက်ပျက်သွားတာမျိုးတော့ မရှိခဲ့ပါ။ သို့ပေမယ့်လည်း အဖေးအရိပ်ရှိခြင်းနှင့် အဖေးအရိပ် မရှိတော့ခြင်းကတော့ တော်တော်ကြီးကို ကွာခြားသွားသလို ဆိုင်းဂျာတို့ သားအမိန့်ယောက်အပေါ်မှာလည်း ရှိက်ခတ် မှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါသည်။

အရင်ကလည်း အဖေက ကားသမားဆိုတော့ အိမ်ကပ်သည့်အစား ထဲတော့ ပါသည်မဟုတ်ပါ။ သို့ပေမဲ့လည်း အဖေးရှိရှုတ်နှင့် အဖေးအရိပ် ကြောင့် ဆိုင်းဂျာတို့သားအမိကို ဘယ်သူမှုလာပြီး စောကားမောကားပြုက တာမျိုး မရှိခဲ့။ အဖေအမိမှာ ရှိခြင်း၊ ရှိခြင်းကလည်း ဆိုင်းဂျာတို့ သားအမိန့်ယောက်အပေါ် မည်ကဲ့သို့သော သက်ရောက်ခြင်းမှ မရှိခဲ့ပေ။

အဖေဆုံးပြီးနောက်ပိုင်းမှာတော့ မှဆိုးမအမေနှင့် ဆိုင်းဂျာတို့ အနားသို့ ပိုတုန်းမျိုးစုံက နည်းမျိုးစုံနှင့် ချဉ်းကပ်လာကြတော့သည်။ လက် တည့်စစ်းချင်သွေလည်း ဒုနှင့်ဒေး။ ရိသ္ဌားသဲ့လုပ်သူတွေ များလာတော့

ငယ်ငယ်က ခပ်ပြီးပြီးနေခဲ့သည့် ဆိုင်းရွာမျက်နှာက တဖြည့်းဖြည့်း မှန်ကုတ်ကူတ်၊ ဂျစ်ကန်ကန် အသွင်ဆောင်လာရတော့သည်။ ဒါကိုပဲ ပတ်ဝန်းကျင်က ‘တစ်လောကလုံး သူ့လုပ်စာ စားနေရတဲ့အတိုင်းပါအေ’ ဆိုပြီး သားပုပ်လေလွင့် ပြောဆိုဝေဖန်ကြတော့၏။ ရယ်စရာကောင်းလေစွာ ဆိုင်းရွာအဲဒီလိုဖြစ်အောင် သူတို့ပဲ ဖန်တီးခဲ့ကြတာမဟုတ်ဘူးလား။ သိပ်မှန်းစရာကောင်းတဲ့ ပတ်ဝန်းကျင်ပါပဲ။

ဆယ်တန်း သုံး၊ လေးခါ ကျေနေတော့ ဆိုင်းရွာလည်း စိတ်ဓာတ်တွေ ကျေလာသည်။ အနှစ်းလည်း သိပ်ပြီး အစေးမကပ်တော့။ တစ်ရက်တစ်ရက် သားအမိန့်စွဲယောက် စကားများကြတဲ့ရက်တွေလည်း များလှပါပြီ။ စကားမများကြတဲ့ရက်ဆိုတာ မရှိသလောက်ပါပဲ။ ဆိုင်းရွာက အစကတည်းက ဈေးရောင်းတာ ဝါသနာပါသည် မဟုတ်။ အီမ်နေရင်း သစ်ခွဲသာ လိမ့်လိုသူဖြစ်သည်။ ပတ်ဝန်းကျင်ဆိုသည့် လိုတစ်မျိုးလှ တွေနှင့်လည်း အဆက်အဆ မလုပ်လိုလှပေ။

အနဲ့(အမေ)ကို ဈေးခင်းချိန်နှင့် ဈေးသိမ်းချိန်လောက်သာ လိုက်ကူဖြစ်သည်။ အနဲ့ကလည်း ဆိုင်းရွာကို ဈေးရောင်းစေချင်တာ မဟုတ်။ ဆိုင်းရွာကို ပညာတတ်ကြီး ဖြစ်စေချင်ကြောင်း မကြာခဏ ပြောသည်။ ဆယ်တန်းကိုပဲ မအောင်မချင်း ထပ်ဖြဖော်လိုသူဖြစ်သည်။ ဆိုင်းရွာအနေနှင့် ကျေတော့လည်း နောက်တက်လာတဲ့ကလေးတွေကြားထဲမှာ ကြီးကောင်ကြီးမားနှင့် ကျောင်းတက်ရမှာကို ရှုက်နေမိပြန်သည်။ ‘ပညာလို အိုသည်မရှိ’ ရယ်လို့ စကားပုံရှိသော်ကြား ပညာမလိုချင်သူ ဆိုင်းရွာအတွက်တော့လည်း အသက်အရွယ်က စကားပြောပါသည်။

အနဲ့နှင့် မဆဲလိုပေမဲ့ အီမ်မှာမနေချင်တော့တာတော့ အမှန်တရားပင်ဖြစ်လေသည်။ အဖော်ကို လွှမ်းမိသည်။ အဖော်ရှုံးလျင် သူမဘာဝ ဒီလိုဖြစ်လာမည် မဟုတ်ဟုလည်း အထင်ရောက်မိသည်။ တစ်ခါတစ်ခါတော့လည်း အဖော်ရှုံးမည့် ကောင်းကင်ဘုံကို အလည်သွားချင်မိသည်။ အဖော်ဆီက ဆိုင်းရွာချစ်သည့် အပြီးချို့ချို့လေးတွေ တော်ကြီး ကြည့်လိုက်ချင်သည်။ အဖော်မျက်နှာ အေးအေးချမ်းချမ်းလေးကို ကြည့်ပြီး ခွန်အားတွေ ဖြည့်ချင်မိသည်။

ဆိုင်းရွာ ခပ်ငယ်ငယ်က အဖေ မကြာခဏဆိုပြုခဲ့မှုးသည့် ‘လက်ပဲဗွင့်ကောက်’ သီချင်းလေးကို ထပ်ခါထပ်ခါ နားထောင်လိုလှ၏။ ကျောင်း

ကပွဲတွေ ရောက်တိုင်းလည်း ဒီသီချင်းလေးနှင့် အမြဲကရ၏။ သီချင်းသံ
မြူးမြှူးလေးကို ဆိုင်းရာ သိပ်ချစ်ပါသည်။

နှုတ်ကနေ ည်သာဖွဲ့ ဆိုလိုက်၏။

နွှေမိန့်တပေါင်း... နေရှိန်လောင်း... ရွက်ဟောင်းကြော်
မြေခဲခြားပြီကျယ်... နွှေမိန့်တပေါင်း.. နေရှိန်လောင်း... ရွက်ဟောင်းကြော်
မြေခဲခြားပြီကျယ်... လေရှုံးသုန်းသုန်းမြှေမှန်လွှာပါး... စါးဖြန်မြှေးရာသီးဝယ်
ကြည်နှုန်းစရာ တို့ရာဖူးမယ်... ကြီးမားပင်စည် ပွင့်နိုင်က်ပံ့... ပဲပျံမြေပေါ်
လော်ရေး စက်ပျော်တယ်... တို့ရာသူ ပျို့ဖြူ့တသင်းမယ်... သီချင်းသံပြိုင်
သီကာရယ်... သီချင်းသံပြိုင်သီကာရယ်... လက်ပံ့ပွင့်ကောက်...
အရောက်လာတယ်... ရွာစလေ့မို့ မွေ့ပျော်ဘယ်... ရွာစလေ့မို့ မွေ့ပျော်
ဘယ်... သူဦးကိုယ်ဦး မြူးထူးလုယက်၊ ပျော်ကွက်ကိုရှာ နှစ်သိမ့်ကာ
နေမယ်...

အဖေဆိုပြဲခဲ့ဖူးသည် ‘လက်ပံ့ပွင့်ကောက်’ သီချင်းလေးကြောင့်
ဆိုင်းရာဟာ အပြင်မှာ မမြင်ဖူး၊ မတွေ့ဖူးသည့် လက်ပံ့ပွင့်ကလေးတွေကို ချစ်တတ်ခဲ့သည်။ အဖေ ပြောပြဖူးသည့် အညာဓာတေသူတွေကို ချစ်တတ်ခဲ့သည်။ တစ်နေ့နေ့၊ တစ်ချိန်ချိန်တော့၊ အဖေနဲ့အတူတူ အဖေရဲ့ အညာရွာ
လေးသီး အရောက်သွားရင်း လက်ပံ့ပွင့်လေးတွေ အတူတူကောက်ပစ်လိုက်
မည်ဆိုပြီး အိပ်မက်တွေ မက်ခဲ့ဖူး၏။ ဆိုင်းရာရဲ့ အိပ်မက်တွေ အကောင်
အထည် မဖော်နိုင်ခဲ့ခင်မှာပဲ အဖေက ဆိုင်းရာတို့ ဘဝလေးထဲကနေ
အပြီးအပိုင် ထွက်ခွာသွားခဲ့၏။ ‘အဖေ သိပ်ရက်စက်တာပဲ’ ရယ်လို့ ထပ်ခါ
ထပ်ခါ တီးတိုးရေရှ့တိုင်း ဆိုင်းရာမျက်ဝန်းမှာ မျက်ရည်မိုးတွေ
စွေလာခဲ့ရတော့သည်။

ဆိုင်းရာရှင်ထဲက ခံစားရမှု အဖိုင်အခဲတွေကို ရင်ဖွင့်ချင်လာသည်။
ဆိုင်းရာဘဝမှာ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် သူငယ်ချင်းလေး တစ်ယောက်
လောက်တော့ ရှိချင်မိသည်။ အနှုက ဆိုင်းရာရှင်ထဲက ခံစားချက်တွေကို
နားထောင်ချင်လှသူမျိုး မဟုတ်ခဲ့ပေါ်၊ နားထောင်ရကောင်းမှန်း မသိတာမျိုး
လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ တစ်ခါ တစ်ခါတော့လည်း အထီးကျွန်း
ဆန်လွန်းလှသည့် ဘဝသေးသေးလေးထဲကနေ ဆိုင်းရာ တိတ်တဆိတ်
ပျောက်ကွယ်သွားချင်မိသည်။

အိုက်လူနှင့် စကားပြောရလျှင် ကောင်းမည်။ ဘယ်လိုပဲဖြစ်ဖြစ်

နှင်းပန်း

အိုက်လူက ဆိုင်းဂျာအပေါ်မှာ ကြိုင်ကြိုင်နာနာ ရှိလှသည်။ ဆိုင်းဂျာ ရင်ဖွင့်သမျှ ရဂုတ်စိုက် နားထောင်ပေးတတိပြီး၊ ဆိုင်းဂျာ နေသာအောင် လည်း နှစ်သိမ့်ပေးတတ်သူမျိုး ဖြစ်သည်။ ဒါဟာ ‘ဘုရားပေးသောဆု’ ဟုလည်း ဆိုင်းဂျာ မှတ်ယူထားသည်။ အိုက်လူနှင့်တွေ့သည့် အခိုက်အတန် တိုင်း ဆိုင်းဂျာ ခံစားနေရသော နာကျင်ဝါးနည်းရဲခြင်းတွေ၊ အတီးကျွန်း ဆန်ရခြင်းတွေဟာ အနည်းနဲ့အများတော့ ပြောပြုရစွဲပဲ မဟုတ်လား။

အိုက်လူနှင့် ဆိုင်းဂျာ သံယောဉ်တွယ်နေကြတာကို အနှကလည်း ရိပ်မိပုပါပဲ။ အိုက်လူကို အဆုလည်း သဘောကျပုပေါ်သည်။ ကောင်းသည်၊ ဆိုးသည်တော့ ဘာမျှမပြောသေး။ အိုက်လူအမေကြီးကတော့ ဆိုင်းဂျာကို သဘောကျပုမပြပါ။ လမ်းမှာ၊ ရေးမှာ မတော်တဆပေါင်းများစွာဖြင့် မကြာ ခဏ ဆုံးသည်။ တစ်ရပ်ကွက်တည်း နေကြသူများမို့၊ တစ်ရက်တစ်ကြိမ် လောက်ကတော့ ဆုံးနေကြရသည်သာ။

ဆိုင်းဂျာကို မြင်သည်နှင့် မျက်နှာကြီး ချက်ချင်းပုပ်သွားတတ်၏။ မစားကောင်းသည် အသီးတစ်လုံးကို မြင်လိုက်ရသလို အကြည့်မျိုးနှင့်လည်း ကြည့်တတ်သေးသည်။ ဆိုင်းဂျာကတော့ အဲဒီအကြည့်ကြီးကို ကြောက် လည်း ကြောက်လှသလို မုန်းလည်း မုန်းလှပါသည်။ တစ်ခါတလေများဆို မျက်ထောင့်နှုန်းတွေနှင့် စားတော့ပါးတော့ မတတ်ပါပဲ။

အိုက်လူမှာ မောင်နှမတွေ အများကြီးရှိတာကိုတော့ သိထားသည်။ သို့ပေမဲ့ ဘယ်နှယောက်ရှိသည်ရယ်လို့တော့လည်း တိတိကျကျ မသိသေးပေ။ မောင်နှမတွေက တစ်ယောက်နှင့်တစ်ယောက် ရှုပ်ကလေးတွေလည်း ခပ်ဆင်ဆင်ရှိကြသည်။ အရွယ်လေးတွေလည်း မတိမ်းမယိမ်းမို့၊ မှတ်မိမို့ လည်း ခဲယဉ်းလှု၏။ အင်ယေးလေး အိုက်နောင့်ကိုတော့ သိသည်။ ဆိုင်းဂျာတို့ ဒီမိန္ဒားလည်း မကြာမကြာ လာကစားတတ်၏။

တစ်မိသားစုလုံးကတော့ ခ်ပြုဖြူ။ ခ်ပ်ချောချောလေးတွေ ဖြစ် သည်။ မိသားစုလုံ့က် ချောကြသူများမို့ ရပ်ကွက်ထဲတွင်လည်း အချောအလှ နှင့်ပတ်သက်ပြီး အများသူငါ အားကျခြင်းကို ခံကြရသူများဖြစ်၏။ ဘာ အလုပ်လုပ်ပြီး အသက်မေးဝမ်းကော်မာ်းပြုကြမှန်းတော့ ဆိုင်းဂျာလည်း တိတိပဲ မသိပေ။ သူတို့မိသားစုလုံ့ တစ်ခါတလေ တောင်ယာသွားသည့် လမ်းမှာ တွေ့ရသလို၊ တော်တော်ကြာအောင် ပျောက်ချင်လည်း ပျောက်နေ တတ်ကြသည်။

အလုပ်အတည်တကျလုပ်သူက အိုက်လူတစ်ယောက်သာ ရှိသည့်
ထင်သည်။ အိုက်လူကတော့ သူအီမိန္ဒီ နည်းနည်းပါးပါး ထောက်ဟန်တူ၏။
သူကြည့်ရသည်မှာလည်း အဆင်ပြုပြုရှိပါပဲ။ အမြဲတမ်း ဘောင်းသီပြာနဲ့
ကြော့၊ မေ့နေတတ်သူမျိုးမဟုတ်လား။ တစ်ခါတလေ ကြော့နေလွန်းလို့
ရပ်ကွက်နဲ့ မလိုက်ဖက်လှော့းရယ်လို့တောင် အထင်ရောက်ရသေးသည်။

အေးလေ သူတို့အိမ်က အားကိုးနေရတဲ့ သားကြီးတစ်ယောက်
ဆိုတော့ ဆိုင်းဂျာလို့ အဖေမရှိ၊ ဆယ်တန်းလေးတောင် မအောင်တဲ့
အညာရပန်းတစ်ပွင့်နှင့် ဘယ်လိုမိမင်က ကြည့်ဖြူနိုင်ပါမလဲ။ ဟင်းဗော်။
သူ သဘောမတူချင်လို့သာ မတူတာပါလေ၊ သူတို့ဘဝတွေလည်း ဆိုင်းဂျာ
တို့ဘဝနှင့် ဘာများထူးသေးလို့လဲ။ နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ချင်တာပဲနေမှာ
ပေါ့။ ဆိုင်းဂျာ ပြန်မကြိုက်လို့သာပါလေ၊ ငယ်ရှုယ်သူ ဆိုင်းဂျာနားမှာလည်း
အိုက်လူထက်သာတဲ့ သူဒြေးတွေ ရှိက်သတ်လို့တောင် မကုန်ပေါင်။

ဆိုင်းဂျာမှာ လူကသာ သစ်ခွဲလိမ်းနေသော်လည်း အတွေးတွေက
တောင်စဉ်ရေမရှိလှု၏။ အလန့်တကြားနှင့် တိုင်ကပ်နာရီကို မေ့ကြည့်
လိုက်သည်။ ဆယ့်နှစ်တိုးတော့မည်။ အနုတော့ ဈေးသိမ်းနောက်ကျလို့
ဆိုင်းဂျာကို ဓမ္မီးဟောက်ဦးမည်ထင်သည်။

“ငါဟာ ဘယ်အချိန်ထိများ ဒီလိုအတွေးရေယာ်ကြောမှာ မျောပါ
နော်းမှာပါလိမ့်နော်”

ဆိုင်းဂျာ သစ်ခွဲလိမ်းကို လက်စသတ်လိုက်၏။ အီမှန့် မဝေးကွာ
လှသော ကွက်သစ်ဈေးကလေးသို့ သွားရန် တာစုလိုက်သည်။

“ဂုတ် ဂုတ်”

နားနှုန်းပင်အောက်မှာ ကြိုးနှင့် ချည်ထားခံရတဲ့ ဂုတ်ကျားက
တာစုတ်ဂုတ် လိုးဟောင်သည်။ ဒင်းကလေးကိုလည်း ကြိုးနဲ့မချည်ထားချင်
ပါဘူး။ ဒင်းလေးက အရင်က လူမကိုက်တတ်။ နောက်တော့ ဘာဖြစ်တယ်
မသိ၊ လမ်းမှာ ကလေးတွေ ဟိုဟိုဒီဒီပြီးရင် နောက်က လိုက်ဆွဲချင်သည်။
အဲခါနဲ့ပဲ သူများတွေ လာတိုင်တာ တော့တာတွေလည်း အရေအတွက်
စိတ်လာတော့ မချည်ချင်ပါဘဲ ချည်လိုက်ရသည်။

တိုင်လို့သာ တိုင်ကြတာပါ။ အမှန်တော့ ဂုတ်ကျားလေးက ကလေး
ပီပီ၊ အပျော်သဘော လိုက်ဆွဲ၊ လိုက်ကစားတဲ့ သဘောလောက်လေးသာ
ဖြစ်သည်။ ပေါက်စကလေးကတည်းက ခုချိန်ထိ ဘယ်သူကိုမှ အနာတရဖြစ်

နှင်းပန်း

အောင် မကိုက်ခဲ့ဖူးသေး။ ကလေးတွေ လမ်းလျှောက်နေရင် သူ တစ်ခါမှ
လိုက်ဆွဲတာမျိုးမှ မရှိခဲ့ဖူးပဲလေ။

ဒါပေမဲလည်း သူများတွေ ကျေနပ်အောင် ချည်ထားပေးလိုက်
သည်။ နောက်တစ်ခုက အရက်မူးသမားတွေ ဖမ်းပြီး ချက်စားပစ်မှာကို
စိုးရိမ်တာလည်း ပါသည်။ ပတ်ဝန်းကျင်မှာ စရိတ်တွေက အများသားမို့
ကလေးကို ချက်စားပစ်မှာကိုတော့ အစိုးရိမ်မိခုံပင်။ သူငယ်ချင်း၊ မိတ်ဆွေ
ရားပါးလှသည့် ဆိုင်းကျဘဝမှာ ဂုတ်ကျားလေးကိုလည်း ချစ်ခင်တွယ်တာ
ရသည်။

အို ဟုတ်သား၊ ဒီနေ့ ဂုတ်ကျားကို မနက်စာမကျွေးရသေးပါလား။

“အပြန်မှုစားတော့ ဂုတ်ကျားလေးရရန်၊ တော်ကြာနေ နင့်အူး
ငဲ့ကို ရိုက်တော့မယ်၊ ကြားလား၊ အပြန်ကျရင် နင် ကြိုက်တဲ့ အမဲအူပြုတ်
ဝယ်ခဲ့ပေးမယ်၊ လိမ္မာတယ်နော်”

ဂုတ်ကျားလေးက ဆိုင်းကျာစကားကို နားလည်သည့် အလား
အမြီးလေးတန်နှစ်နှင့် ကျွန်းရှာတော့သည်။ အဖေရှိတုန်းက ဂုတ်ကျားကို
အဲဒီလောက် သံယောဇ်မတွယ်မိသေး။ အဖေ မရှိတော့တဲ့အခါမှ ‘ငါက
သာ အဖေ မရှိတော့လို့ မူဆွေးသောကရောက်နေရတာ၊ အမေ ကျွန်းသေး
တော့ တော်သေးတယ်၊ ဂုတ်ကျားမှာဖြင့် မိဘမပြောနဲ့ အဖော်အလျှော်လေး
တောင် မရှိရှာဘူး’ ဆိုတဲ့ အတွေးကလေး ဝင်ပြီးတဲ့နေ့ကစလို့ အချုပ်မှာ
အသနား ထပ်ပေါင်း၊ သံယောဇ်တွေ ပိုလို့တို့ပြီး တွယ်တာလာရခြင်း
ဖြစ်သည်။

သူ့ခများ တစ်ခါတလော၊ ဆိုင်းကျဖိနပ်တွေ ယူဆော့မိလို့ အထူ
အထောင်းလေးကလည်း ခံရသေးတာ မဟုတ်လား။ ကိုယ်ချင်းစာတရား
ဆိုတာကလည်း တကယ်တမ်းကျတော့ ကိုယ်တိုင်ခံစားဖူးမှုသာ တကယ်
စာနာပေးနိုင်တာမျိုးရယ်ပါ။



အခန်း (၃)

“မဆိုင်းဂျာ၊ မဆိုင်းဂျာ”

ဆိုင်းဂျာမှာ ခြေရေးနားဆီက ပံ့အပ်အပ် ခေါ်သံတစ်ခုကြောင့် အပင်ရေလောင်းနေခြင်းကို ရပ်လိုက်ပြီး ခြေရေးထွက်လာခဲ့လိုက်သည်။ မိုးများ သော တောင်ပေါ်ဒေသမို့၊ ရေကတော့ သိပ်ပြီး လောင်းစရာမလိုပါ။ အပင်ကို လောင်းသည်ထက်၊ ဖုန်မထလေအောင် လောင်းပေးရခြင်းဖြစ်သည်။ မြို့ပတ်လမ်းဘေးတွင်ရှိသည့်မို့ မိုးမရွာသော ရက်တွေဆိုလျှင် တစ်အိမ်လုံး ဖုန်တဖော်ဖော်မှု ဖြစ်နေတတ်၏။

စွယ်တော်ပင်အောက်၊ နွားနှီးသီးပင်အောက်၊ ခြိုစည်းရှိုးပတ်ပတ် လည် မျက်လုံးတစ်ချက်ဝေးပြီး ရှာကြည့်သည်။ ခွေးတစ်ကောင် ကြောင် တစ်မြီးသော်မျှ မတွေ့ရပေ။

ခြိုစည်းရှိုးနှင့်အနီးဆုံး မက်မွန်သီးပင်အောက်မှာလည်း ရှာကြည့်သည်။ ဒါလည်း ဘာမှ မတွေ့ရ။ သေချာအောင် ခြိုပြင်ဘာက်သို့ နောက် တစ်ကျော့ ပြန်ထွက်ကြည့်ရပြန်သည်။ ချယ်ရီပင်အောက်မှာလည်း ဘာမှ ထူးထူးခြားခြား မတွေ့ရ။

“ဟင်း၊ ဘယ်သူမှုလဲ မရှုပါလား၊ ငါများ နားကြားလွှဲလေသလား”

ဒေဝဇဝ၊ အတွေးများနှင့် ခြထဲ ပြန်ဝင်လာလိုက်၏။

“မဆိုင်းရာ၊ ကျွန်တော် ဒီမှာ”

မြန်းခနဲ့ စွားနှီးသီးပင်ပေါ်မှ အသံတစ်ခုကြောင့် ဆိုင်းရာမှာ လန့်ဖျပ်သွားရတော့သည်။ ဆိုင်းရာ မေ့ကြည့်တော့ ငုံကြည့်နေသည့် မျက်နှာသေးသေးလေး၊ မျက်လုံးလေးတွေက ပေကလတ်၊ ပေကလတ်နှင့် အရည်တလဲ့လဲ့။ အားကဗားဘောင်းဘီအနီးနှင့် အပေါက တိရှပ်အဖြူက မြန်းနေတာမို့၊ အဖြူရောင်မစစ်တော့သောအဖြူ။ မြန်းရောင်သန်း နေသော အဖြူဆို ပိုမှန်လေမလားပဲ။

“ဘုရားသခင်၊ လန့်လိုက်တာ စိုင်းနောင့်ရယ်၊ ဘာလို့ အပင် ပေါ် တက်နေတာလဲ၊ ပြတ်ကျမှဖြော့၊ ခြေကျိုးလက်ကျိုးဖြစ်နော်းမယ်၊ ဂုတ်ကျားကလည်း ထူးထူးဆန်းဆန်း မဟောင်ပါလား၊ နင်တို့တွေ ခင်ကြ လို့လား”

“ခွေးကြောက်လို့တက်တာ၊ မခင်လို့ပေါ့ မဆိုင်းရာကလည်း”

“ဖြစ်ရတယ်၊ ဂုတ်ကျားကိုများ ကြောက်တဲ့သူက ရှိသေးတယ်နော်၊ မကိုက်တတ်ပါဘူးဟဲ့”

“လိုက်တတ်တယ်ဗျာ၊ မဆိုင်းရာ ခွေးကြီးက”

“ခွေးကြီး မဟုတ်ပါဘူးဟယ်၊ ခွေးလေးတော့ လုပ်ပါ၊ ဘယ်နှခါ များ လိုက်ခံရဖူးလို့လဲနော်”

“ဟဲဟဲ၊ ကျွန်တော် စွားနှီးသီး နည်းနည်းခူးစားမယ်နော်”

“အမလေး၊ အဲဒါလေးများ၊ ပွင့်ပွင့်လင်းလင်းမပြောဘူး၊ ခွေးကြောက်သလေးဘာလေးနဲ့ နည်းနည်းမကာဘူး၊ တစ်ပင်လုံးသာ ခူးစားသွား”

“ဟီးဟီး၊ အဲဒါကြောင့် မဆိုင်းရာကို ကိုကြီးက ကြွေနေတာဖြစ်မှာ”

စကားတတ်သော စိုင်းနောင့်ကြောင့် ဆိုင်းရာမှာ သဘောတွေ ကျေနေမိသည်။ လူကလေးကဖြင့် လက်တော်ကလောက် ရှိသေးသည်။ ဒင်းလေးက ကြွေတာတွေ၊ ဘာတွေ သိနေပါရောလား။ ရှုက်ရှုက်နှင့်ပင် ‘အံမယ်၊ စကားတွေ တော်တော်တတ်နေပါလား၊ ဒီကလေးက’ ဆိုပြီး အရှက်ပြေစကားဆိုရ၏။ အမှန်တော့ အပျော်တစ်ဝက်စွဲက်သော ရှုက်ခြင်း သာလျှင် ဖြစ်၏။

အိုက်လူညီငယ်လေးက တော်တော်ကို ချစ်စရာကောင်းသည်။ အသံအေးအေးလေး၊ ပါးချိုင့်လေးတစ်ဖက်နှင့် သူလည်း လူချောလေးပါပဲ။

သူ့ကို လက်ညွှုးတထိုးထိုးနှင့် ရန်စွာနေသည့် ဆိုင်းဂျာကို သဘောကျ သလို တခစိုင် ရယ်နေတော့သည်။ အိုက်လူနှင့်လည်း ခပ်ဆင်ဆင်ရှိသည်။

တြွေးလူတွေရယ်ရင် ခစ်ခစ်လို့ အသံမထွက်ပေမဲ့ ဒင်းလေးက တော့ ခစ်ခစ်လို့ကို ပီပိုးသသ ထွက်တာရယ်။ သွားကလေးပဲ ကျိုးနေလို့ လား၊ သူ့ပင်ကိုကဲ့လားတော့ မသိ။ မျက်လုံးကြည့်ကြည့်၊ မျက်သားဖြာဖြာ လေးကိုတော့ ဆိုင်းဂျာ အချို့မိဆုံးပါပဲ။

“မဆိုင်းဂျာ၊ ဟိုလေ၊ ကိုကြီးက ဘုရားကုန်းဘက် ခဏတက်ခဲ့ပါတဲ့၊ ပြောစရာနည်းနည်းရှိလို့တဲ့”

“မလာရဲပါဘူးဟယ်၊ အစ်မ အိမ်စောင့်ရမယ်၊ ဈေးသိမ်းချိန်ရောက်ရင် အနှစ်ကိုလည်း ဈေးသိမ်းကူရည်းမှာ”

“ဈေးက ဘယ်အချိန်သိမ်းမှာလဲ”

“အားကြီးရှည်ရန်ကော့၊ နှင့်က နှင့်ကိုကြီးရဲ့ရှေ့နေလား၊ ငါ့ကို စစ်လားမေးလားနဲ့”

“ရှေ့နေ မဟုတ်ဘူး၊ အပေါ်နေ ခစ်ခစ်”

“ငါ့ကို လာနောက်နေတယ် ဟုတ်လား”

“ကိုကြီးက သေချာမှာလိုက်တာ မဆိုင်းဂျာရဲ့၊ ခဏလေးပဲတဲ့၊ ပြီးတော့...”

စိုင်းနောင့်က ဆက်မပြောဘဲ ရပ်နေတာမို့၊ ဆိုင်းဂျာအပင်ပေါ်မေ့ကြည့်တော့ သူက တစ်ဖန် ငံ့ကြည့်နေသည်နှင့်တိုး၏။ မျက်နှာလေးက ပြီးတဲ့တဲ့နှင့် ချုစို့ကောင်းလှ၏။

“ပြောလေ၊ ပြီးတော့ရော ဘာတဲ့လဲ”

“မဆိုင်းဂျာကို အပါခေါ်ခဲ့ပါတဲ့၊ ကျွန်ုတ် တစ်ယောက်တည်း ပြန်လာရင် သိမယ်တဲ့”

“အောင်မယ် နှင့်အစ်ကို အိုက်လူကလေ၊ လူကိုမှား ပိုင်စိုးပိုင်နှင်းနဲ့”

စိုင်းနောင့်ဆီက ဘာသံမှ ထွက်မလာတော့ပြန်။ ကြည့်ရတာ၊ နွားနှုံးသီးပေါ်မှာပဲ အာရုံရောက်နေပုံပါပဲ။ နွားနှုံးသီးတော့ အတော်ကြိုက်တဲ့ ကောင်ကလေးဖြစ်သည်။ ဆိုင်းဂျာကတော့ ငါးဥလို အစွဲသေးသေးလေး တွေ များစွာပါသည့် နွားနှုံးသီးကို အသည်းတွေ ယားပြီး စားလို့ မရပေ။ ချို့စွဲန်းလှသည့် အရသာကိုလည်း မနှစ်သက်လှ။ နွားနှုံးသီးပေါ်မှာပဲ အာရုံ

နှင်းပန်း

ရောက်နေသည့် စိုင်းနောင့်ဆီသို့၊ စကားပြန်ဆက်ရသည်။

“ဟဲ့၊ နှင့်အစ်ကို အိုက်လူကို ပြောလိုက်၊ ခေါ်ချင် ကိုယ့်ခြေ၊ ကိုယ့်ပါးစပ်နဲ့၊ ကိုယ့်ဘာသာ လာခေါ်ပါလို့”

“အင်း အင်း၊ ကျွန်တော် ပြန်ပြောလိုက်မယ်နော်”

စိုင်းနောင့်က သူ လိုချင်တာရတော့ အပင်ပေါ်ကနေ ဖုတ်ဖက်ခြားဆင်းလာသည်။ ဟိုကုတ်တိကုတ်လည်း ကုတ်ပြန်၏။ ကြည့်ရတာ ရူယားထိပြု ထင်ပါရဲ့။ နားနှုန်းသီးပင်ပေါ်မှာရှုတဲ့ ရူယားလေးတွေက ဖျတ်ခနဲ့ကြည့်ရင် မမြင်ရတတ်။ အကောင်သေးတာလည်းပါသလို၊ သူအရောင်က နားနှုန်းသီးပင်စည်နဲ့ သိပ်မကွာတာကြောင့်လည်း ပါသည်။ ခုံးယားထိခံရတာ ကို ဆိုင်းရာ သိပ်မှုန်းသည်။ ဟိုနားအပိမ့်၊ ဒီနားအပိမ့်အပိမ့်ကြီးတွေ ထွက်လာပြီး၊ ယားလာသည်။ ယားလာတော့ ကုတ်သည်။ ကုတ်မနိုင်တော့ တဲ့အခါ လူက အလိုလိုနေရင်း ဒေါသထွက်လာရစမြှုဖြစ်၏။

စိုင်းနောင့်တစ်ယောက် နီရဲလာနော်ဖြစ်သော သူနားရွှေကို ဆက်ကုတ်နေရာမှ

“မဆိုင်းရာ၊ ဆားနည်းနည်းရှိရင် ပေးပါလား”

“ရူယားထိပြုမဟုတ်လား”

“ဟုတ်တယ်၊ အားလားလား၊ ယားတာဗျာ”

စိုင်းနောင့်က ပြောရင်းဆိုရင် တဗြိုင်းဗြိုင်း ကုတ်ပြန်သည်။ ဟုတ်ပဲ။ သူ့ခြေတွေ။ လက်တွေနဲ့ လည်ပင်းတွေမှာ အနီရောင်ပြင်ကြီးတွေ ဟာည်းထော်သည်။ အသားလေးက ဖြူဖွေးနေတော့ ပိုသိသာ၏။

“လာ... လာ၊ အပင်အောက်က ထွက်ခဲ့တော့၊ အစ်မ ဆားနဲ့ ပွဲတ်ပေးမယ်”

စိုင်းနောင့်တစ်ယောက် ကုတ်ရင်း ဖဲ့ရင်းနဲ့ပဲ၊ မျက်နှားရှုံးမဲ့မဲ့လေးနဲ့ အိမ်ပြန်သွားရှုသည်။ သူ့ခမျာ့၊ စားရတာနဲ့ မကာမိအောင်ပါပဲ။ ပြန်ခါနီးပြောသွားသေးသည်။ ‘ကျွန်တော် ရူယားထိခံရကျိုးနှင်အောင် ကိုကြီးနဲ့ သွားတွေ့လိုက်ပါနော်’ တဲ့လော့။ အတော်မလွယ်တဲ့ ကောင်လေး။ အစ်ကို ဖြစ်သူကလည်း အတော်ကလေး ခြိမ်းခြောက်ထားပုံတူပါရဲ့။

ဆိုင်းရာက ဒီနဲ့ကယ်ကို မသွားချင်သေးပါ။ မနက်ဖြန်မှပဲ သွားတော့မည်။ ဥပုသ်နော်ဆိုတော့ ဈေးမှာလည်း ဝယ်သူသိပ်မရှိတော့ အလုပ်သိပ်မရှိ။ အနဲ့ ဈေးမသိမ်းခင်လေး အပြေးသွားတွေ့လိုက်တော့မည်။

ပြောသာပြောရတာပါ။ တစ်ခါမ မသွားဖူးတော့ ကြောက်သလိုလိုတော့ ရှိသည်ပင်။ ပျော်သလိုလိုလည်း ရှိသည်။ သူများတွေရော အဲဒီလိုပဲ ထင်ကြပါရဲ့။ ဉာဏ်ချိန်ထိ အတွေးတွေ ကယောက်ကယောက်နှင့် နေရတိုင်ရခက်လှပါဘိတော့။

အိုက်လူနှင့် အဲဒီလိုတစ်ခါမှ ဟုတ်တိပတ်တိ ချိန်းမတွေဖူးပေမဲ့ ဈေးသွားဈေးပြန်တွေမှာ စကားလိုက်ပြောဖူးတာရှိသည်။ သစ်ခွဲသွားယူတဲ့ အချိန်တွေမှာ အတူလိုက်လာပေးပြီး ကူညီပေးသလိုလိုနှင့် ရည်းစားစကား လိုက်ပြောတာရှိသည်။ ဆိုင်းရာ ပြန်ပြောတဲ့အခါ စိတ်ဆိုးခြင်းမရှိဘဲ ပြီးတဲ့တဲ့ လုပ်နေတတ်သည်။ အဲဒီလူကြီးဟာ အသည်းယားစရာကောင်း သလို၊ သိပ်ချစ်စရာကောင်းနေတာလည်း အမှန်ပါပဲ။ အမြင်ကတ်စရာလည်း ကောင်း၏။

သူ့အပြီးကို မြင်လိုက်တာနဲ့ ဆိုင်းရာဟာ အဖွဲ့ကိုလည်း မေ့၊ အနဲ့ကိုလည်း မေ့၊ ဂုတ်ကျားကိုလည်း မေ့၊ အရာရာအားလုံးကို မေ့တော့ တာပါပဲ။ ဒါဆို ဆိုင်းရာ သူ့ကို ချုစ်နေမိတာ သေချာနေဖြိုပေါ့နော်။ အိုး... ရင်တွေခွန်လိုက်ပါဘိတော့။ ဆိုင်းရာက ဖက်လုံးလေးကို ဖက်လိုက်ရင်း၊ သက်ပြင်းတွေသာ တွင်တွင်ချေမှုပြန်သတဲ့။ ခက်လှချည်ရဲကွယ်။

“ဟိုကောင်မလေး အိပ်တော့လေး”

ခုတင်ပေါ် အလူးလူးအလိုမှုလိုမှုဖြစ်နေတဲ့ ဆိုင်းရာကို အနဲကလှမ်းအော်ပါသည်။ အဖော်ဖို့တိုင်းက အခန်းခွဲအိပ်ပေမဲ့ အဖေ ဆုံးပြီး နောက်ပိုင်း ဆိုင်းရာက အနဲနှင့် လာအိပ်ပါသည်။ တစ်ခုတင်တည်းတော့ မဟုတ်။ ဆိုင်းရာခုတင်ကို အနဲတို့ အခန်းထဲ ဈေးယူလာပြီး အိပ်ခြင်းဖြစ်သည်။

“ဟုတ်... အနဲ”

အနဲက ဆိုင်းရာကို ပြောပြီးတာနဲ့ ခြင်ထောင်လေးချုပြီး အိပ်တော့ သည်။ ငါးမိနစ်လောက်ရှိတော့ အနဲဆီကနေ တရားခုံးတခေါ်ခေါ် အသံတွေ ပလုံးအောင် ထွက်ပေါ်လာတော့သည်။ အတွေးမရှိတဲ့သူဟာ အိပ်ရေးဝတာတော့ အမှန်တရားပင်။ အနဲလို့ အတွေးနည်းသူမျိုး ဖြစ်ချင်လှသည်။



အခန်း (၄)

တောင်ခြေတစ်ပိုက်တွင် စိန်ခြေယ်ပန်းလေးများ အရောင်အသေး စုံဖွာဖြင့် လှပစွာ ဖူးပွင့်နေကြ၏။ လိပ်ပြာရောင်စုံလေးများလည်း ဟိုမှ သည်... သည်မှဟိုသို့။ လူးလာပျုံသန်းနေကြ၏။ အမည် မသိသော တောပန်းရောင်စုံများကိုလည်း တွေ့ရသည်။ ရူခင်းလေးကို ကြည့်ရင်းဆိုင်းရာရင်မှာ ကြည့်နှုံးလာမိ၏။ ကြည့်လေရာရာ စိမ်းစိမ်းစိစိနှင့် သာယာ ကြည့်နှုံးဖွယ်ကောင်းလှ၏။

“ပတ်ဝန်းကျင်လေးက သာယာလိုက်တာနော်”

“ဟုတ်ပါ၊ ဆိုင်းရာလေးကြောင့် ပိုသာယာသွားတာဖြစ်မယ်”

“အပိုတွေ့”

“မပိုရပါဘူး၊ လိုတောင် လိုနေသေးတယ်”

“တောပန်းလေးတွေ သိပ်လှလိုက်တာကော၊ သူတို့မှာလည်း နာမည်လေးတွေရှိရင် သိပ်ကောင်းမှာပဲနော်၊ အဆင်းလေးလည်းလှ၊ အနဲ့လေးလည်းရိုရှုသာနဲ့၊ နာမည်လေးတောင်မရှိရှုကြဘူး၊ သနားပါတယ်နော်”

ဆိုင်းရာက တောပန်းကလေးတွေကို သူ့လက်ကလေးတွေနှင့် ညျင်သာဖွ့္စ် တို့ထိရင်း စိတ်မကောင်းသလိုလေး ညည်းညာပြောဆိုရှာ၏။

“ဒီကောင်မလေးက အပြင်ကသာ ရှုပုပ်ပုပ်နဲ့၊ တစ်ခါတစ်ခါကျ
သူ့ဟိုးအတွင်းနက်နက်က နှလုံးသားလေးက နှစ်နယ်နယ်လေးရှည်။ သိပ်ချစ်
ထိုကောင်းတဲ့ ဂျစ်တူးမလေး”

အိုက်လူတစ်ယောက် တွေးရင်းတော့ရင်း အသည်းတွေယားလာ
သည့်နဲ့ ဆိုင်းဂျာပါးလေးကို ခပ်ဖွဲ့ဖွဲ့လေး ဆွဲလိမ့်လိုက်မိရင်း ရှုပုပ်ပုပ်
ကောင်မလေးနှင့် စကားဆက်ပြောဖြစ်ကြ၏။

“ပန်းလေးတွေမှာ နာမည်ရှိရင်ရှိမှာပေါ့၊ ဆိုင်းဂျာ မသိတာလည်း
ဖြစ်နေနိုင်သားပဲ”

“အင်း၊ ဟုတ်သားပဲနော်”

“ဒီလောက် နှုံးညွှဲပြီး ကဗျာဆန်တဲ့ ကောင်မလေးကိုများ၊ မှန်
တေတေ၊ ကြွပ်ဆတ်ဆတ်နဲ့ ကြည့်လို့ကို မရဘူးတဲ့”

“ဘယ်သူကလဲ၊ အိုက်လူအမေကမဟုတ်လား”

“မဟုတ်ပါဘူး”

“ညာမနေပါနဲ့၊ အိုက်လူ အမေမှန်း သိပါတယ်၊ တော့ပန်းကလေး
လေကွယ်၊ တော်ဝင်ပန်းလေးတွေလိုတော့ ပန်ချင်သူ ဘယ်များနိုင်ပါမလဲ၊
ဟုတ်တယ်ဟုတ်”

“ပြောတတ်တယ်နော်၊ ဒီနှုတ်ခမ်းလေးက၊ မ,တတ်ပကလေး”

“ပြောတတ်တာပေါ့”

ဆိုင်းဂျာက နှုတ်ခမ်းကလေး တထော်ထော်နှင့် ပက်ခနဲ့ ပက်ခနဲ့
ပြန်ပြောသည်။ တော်တော်စွာတဲ့ စွာတေးလန်မလေး။ အိုက်လူမှာတော့
ကိုယ်ကပိုချစ်ရသူမျိုးပဲလားမသိ၊ သူကလေး ဘာတွေပဲပြောပြော၊ ဘယ်လိုပဲ
နေနေ ချစ်ခင်စိတိတို့သည်သာ ဖြစ်ပေါ်နေခဲ့မိ၏။

ဆိုင်းဂျာက လိုဓွဲ့ရောင်နှင့်အနီးရောင် ရောစပ်ပါဝင်သော စိန်ခြေယ်
ပန်းလေးတစ်ခိုင်ရှုံးရှင်း နားလေးထဲ ညပ်လိုက်၏။ ပန်းကလေးကြောင့်
မျက်နှာလေးက ပို့ပြီး ချစ်စွာယ်ဖြစ်လာ၏။ စိန်ခြေယ်ပန်းနဲ့ ခပ်ရှုရှုးကိုလည်း
လေအင့်မှာ ဖျော်ခနဲ့ ရလိုက်သည်။

“အိုက်လူ အမေကို ဆိုင်းဂျာဖြင့် သိပ်ကြောက်တာပဲ”

“မကြောက်ပါနဲ့ ဆိုင်းဂျာရယ်၊ အမေက စိတ်ရင်းကလေး ကောင်း
ပါတယ်”

“မသိတော့ပါဘူး၊ ဆိုင်းဂျာကို ကြည့်လိုက်ရင်တော့ မျက်ထောင့်နဲ့

နှင်းပန်း

ကြီးနဲ့မို့! ပြောကျသွားမလားတောင် ထင်ရတယ် တကယ်”

“ဟား ဟား ဟား၊ အဲသလောက်လည်း မဆိုပါဘူး ဆိုင်းဂျာရယ်၊ ဆိုင်းဂျာအမေရာ့ နေကောင်းရဲ့လား”

“သိပ်မကောင်းဘူး”

“ဆေးခန်းပြေလေ ဆိုင်းဂျာရယ်”

“ဆိုင်းဂျာအမေက ခေါင်းမာတယ်ကော၊ နည်းနည်းပါးပါးလောက် ဆိုလည်း မပြောပြေဘူး၊ သူ့ဟာသူပဲ ဆေးတွေ ဝယ်သောက်နေတာ၊ ဆိုင်းဂျာ ဆယ်တန်းပြန်မဖြေလို့ ဆိုပြီး၊ စိတ်ခုနေတာ”

ဆိုင်းဂျာက ပြောရင်း ဝမ်းနည်းလာပုံရှိ၏။ မျက်တောင်လေး ပုံတ်ခတ်ပုံတ်ခတ်လုပ်ရင်း စကားတိတ်သွားပြန်သည်။ နားမှာ ပန်ထားတဲ့ စိန်ခြေယ်ပန်းလေးကို ပြန်ယူပြီး ဆပ်ခြေနေတာမို့ ဒီတစ်ခါ အနဲ့က ပိုပြီး ပပ်ရှုံးရှုံးနိုင်၏။ ဆယ်မိန်လောက်ရှိတော့မှ စကားပြန်စနိုင်ရှာသည်။

“ပြောသေးတယ်၊ ဆိုင်းဂျာက ဆေးခန်းသွားဖို့ ဖျောင်းဖျော်ကိုတိုင်း သေသွားအေးတာပဲတဲ့၊ ဘာဆေးခန်းမှုမပြောဘူးတဲ့” လေ

တကယ်တမ်းကျတော့ ဆိုင်းဂျာလေးက မျက်နှာလေးက မှုနှုန်္ဂုတ် ကုတ်၊ ရွစ်ကုန်ကန်လေး ဖြစ်နေပေမဲ့ တကယ့်ကို ဖြေစင်ပြီး စိတ်အားငယ် တတ်တဲ့ ကောင်မလေးဆိုတာ အိုက်လူ သိပါသည်။ ခေါင်းကြောလေးက တော့ တစ်ချက်တစ်ချက်မာချင်သည်။ ခုလည်း ပြောရင်းဝမ်းနည်းလာပုံနှင့် အသံလေးတွေ တိမ်ဝင်သွားရှာပြန်၏။ မျက်ရည်ဝေသော မျက်နက်ဝန်းလေး တွေနှင့် ဟိုး... ပပ်ဝေးဝေးဆီက တောင်တန်းတွေဆီ ငေးမောနေရှာ၏။ ဆုံးပါးသွားရှာပြုဖြစ်တဲ့ အဖေဖြစ်သူကိုများ တမ်းတနေလေရော့သလား၊ ရုပ်ကလေးမှာ သနားချစ်ခင်စစ်ယ်ကောင်းလှ၏။

“ဆယ်တန်းကို ပြန်ဖြေပါလား ဆိုင်းဂျာရယ်၊ မိန်းကလေးတစ် ယောက် ဘွဲ့ကလေး၊ ဘာလေးရတားတော့ ဘာပဲဖြစ်ဖြစ် လူရှုံးသော ရှင်ရှိသေရှိတာပေါ့၊ မဟုတ်ဘူးလား”

“ဆိုင်းဂျာမှုစိတ်မဝင်စားပဲ၊ ပိုက်ဆဲကုန်၊ အချိန်ကုန်လူပန်းတာပဲ အဖတ်တင်တော့မပေါ့၊ ဆိုင်းဂျာ ကိုယ့်ကိုယ်ကိုယ် သိတယ်၊ ဆိုင်းဂျာ စာမေးဖွဲ့မအောင်တာက စာခက်လို့မဟုတ်ဘူး၊ ဆိုင်းဂျာ စိတ်မဝင်စားလို့ကို မအောင်တာ၊ ကဲ ဘယ်လိုလုပ်မလဲနော်”

“အဲဒီလိုလည်း ဘယ်ဟုတ်ပါ့မလဲ ဆိုင်းဂျာရယ်”

“ဘာလို့မဟုတ်ရမလဲ၊ ဒါဆို အိုက်လူလည်း ဆယ်တန်းမှ မအောင် တာပဲ၊ ပြန်တက်လေ”

“တော်ပါပြီ၊ ကိုယ်က အသက်ကြီးနေပြီဟာ၊ ဒီအရွယ်ကြီး ပြန် တက်လို့၊ ဆရာမတွေ ထွက်ပြီးကုန်မပေါ့”

“လောကကြီးက မတရားဘူးနော်”

“ဘာဖြစ်လို့လဲ”

“ဆယ်တန်းမအောင်တာချင်း အတူတူမှာတောင် ဆိုင်းရာ့ကိုကျ မျက်နှာသာပေးမယ့်သူမရှိဘူး၊ အိုက်လူကိုကျတော့ အိုက်လူအိမ်ကလူတွေက ဖူးဖူးကို မှတ်လို့”

“ကိုယ်ရှိသားပဲ၊ ဆိုင်းရာ့ကို ကိုယ်အလိုလိုက်မှာပေါ့ ဆိုင်းရာ့ရဲ့”

“အင်းပေါ့လေ၊ ဘယ်တူပါမလဲနော်၊ လောကကြီးမှာ ငွေမျက်နှာက သိပ်ကြီးတာကိုး၊ အိုက်လူက ငွေအရှာကောင်းတာကိုး၊ ငွေက ဒုတိယ ဘုရားပဲလေနော်”

“စကားနာလည်းထိုးတတ်တယ်နော် ဒီကောင်မလေးက”

“စိတ်နာနေတဲ့ လူတစ်ယောက်က စကားနာထိုးတတ်တာ ဆန်း သလား အိုက်လူရယ်”

“မဆန်းပါဘူးပျား၊ စကားမစပဲ ကိုယ်က ဆိုင်းရာထက် အများကြီး ကြီးတယ်နော်၊ အိုက်လူ၊ အိုက်လူနဲ့၏နေတာ ငရဲကြီးမှာ မကြောက်ဘူး လား”

“မကြောက်ပါဘူး၊ မကောင်းတာလုပ်တာမှ မဟုတ်တာ၊ ဘာကိစ္စ ကြောက်ရမှာ”

အိုက်လူမှာ ပွဲစိုးစိုး ပွဲစိုးတောက်ပွဲစိုးတောက် လုပ်နေသော ဆိုင်းရာ ကို ကြည့်ပြီး အသည်းတွေ ယားလာရတော့သည်။ တစ်ဖက်မှာလည်း မျက်ရည်ကြည်လေးတွေ ဝေမနေတော့ဘဲ သူ့ကို တစ်ခွန်းမကျန် ခံပြောနေ တာလေးကိုပဲ ကြဖန်ပြီး ကျေးဇူးတင်နေရသည်။ ဘာပဲဖြစ်ဖြစ် သူမလေးကို နာကျင်စမ်းနည်းမှုတွေနဲ့ ဝေးဝေးနေစချင်သည်။ မပြောပလောက်သော အချိန် တစ်ခဏေလေးမှာပဲဖြစ်ဖြစ်ပေါ့။

ဘူးရှင်းဘောင်းဘီ အိုတ်က်ထဲကို နှိုက်လိုက်တော့ မနောက တည်းက ထည့်ထားတဲ့ ပယ်းကျောက်ကလေး ပါလာသည်။ လက်သီးဆုံး အား ဆိုင်းရာရှေ့ ထိုးပေးလိုက်၏။ ဆိုင်းရာက ဂျစ်ကန်ကန်နှင့် အိုက်လူ

နှင်းပန်း

လက်ကို မကြည့်ရတဲ့တင်မက တစ်ဖက်ပင် လူညွှန်သွားသေး၏။ တော်တော် လက်ပေါက်ကတိတဲ့ ကောင်မလေးပါပင်။ အိုက်လူလည်း ခွဲမလျှော့။ ခိုင်းဂျာ လူညွှန်သွားသည့်ဘက်ထိ လက်သီးဆုပ်ကို အတင်းထိုးပေးလိုက်ရင်း ပါးစပ်ကို ပါ အလုပ်ပေးရ၏။

“ရေ့”

“ဘာကြီးလဲ”

“သီချင်းဖွင့်ကြည့်ပေါ့”

ဆိုင်းဂျာက ပေကတ်ကတ်နှင့်ပင် အိုက်လူလက်သီးဆုပ်ကို ဖြေ ကြည့်သည်။ ဆိုင်းဂျာတစ်ယောက် ဟန်ကိုယ့်ဖို့ထားပေမဲ့၊ စိတ်လှပ်ရှုံးနေပုံ တော့လည်း ရှိပုံရပါ၏။ အိုက်လူလက်သီးဆုပ်ကို လာထိသော ဆိုင်းဂျာလက် ကလေးတွေ အေးစက်နေသည် မဟုတ်လား။

အိုက်လူလက်သီးဆုပ်ကို တော်တော်နှင့် ဖြေလို့ မရနိုင်အောင် ဖြစ်နေရှု၏။ တမင်သက်သက် အိုက်လူ ညွစ်နေတာလည်း ပါပါသည်။

“သူ့လက်ပဲ သူဖြန့်လိုက်တော့ ဘာဖြစ်မှာ ကျေနေရော့”

ဆိုင်းဂျာက ပြောပြေဆိုဆို စိတ်ပေါက်လာပုံရှိုး၊ အိုက်လူလက် ကို သူ့လက်သည်း သေးသေးချွန်ချွန်လေးများနှင့် ကုတ်ခြစ်ပစ်လိုက်တော့၏။ အဲဒီလိုလုပ်လိမ့်မယ်လို့ ထင်မှတ်မထားမိသော အိုက်လူမှာ အလန့် တကြား ထအော်မိ၏။

“အားလားလား၊ ဘာလှပ်တာလဲဟာ၊ နာလိုက်တာ”

အိုက်လူအော်သံနှင့်အတူ ဆုပ်ထားတဲ့ လက်သီးဆုပ်ကလေးပါ ဖြေလျှော့သွားတော့သည်။

“အိုက်လူက အခြားကိုမလားဟင်၊ ဒီလောက်လေး ကုတ်တာကို အလန့်တကြားထအော်နေတယ်၊ ဟယ်၊ ပယင်းကျောက်ကလေးတော့၊ လှလိုက်တာ”

“အောင်မလေး၊ ပြောရက်တယ်နော် လူကို၊ ကြိုက်လား ပယင်း ကျောက်ကလေး”

“အင်း”

လင်းလက်ပျော်ရွင်သွားတဲ့ ဆိုင်းဂျာမျက်နှာလေးက ပီဘီကလေး ငယ်လေးတစ်ယောက်လို့ ချစ်စွာယ်ကောင်းလှသည်။ ပျော်ရွင်လင်းလက် သွားသည့် ဆိုင်းဂျာမျက်နှာလေးကြောင့် အိုက်လူရင်မှာလည်း အတိုင်းမသိ

ပျော်ခွင်သွားရသည်။

“ပို့ကြီးလေးနဲ့ ဆွဲထားနော်”

“ဟုတ်”

ခုက္ခတ္တာလည်း အိုက်လူပြောသမျှ တဟုတ်ဟုတ်နှင့် ပုတ်သင်ညို ကလေးဖြစ်နေတော့သည်။ ဆိုင်းရွာလည်း ထင်မှတ်မထားပုံပါပဲ။ ရှက်လည်း ရှက်နေသည် ထင်ပါရဲ။

နာသီးထိပ်ဖျားလေးတွေ၊ နားရွှက်ဖျားလေးတွေ ရဲနေပြီး ကြည့် စရာ သိပ်မရှိသည့် လောက်စာလုံးအရွယ် ပယ်းကျောက် မလုံးမပြားလေး ကို လျည့်ပတ်ကြည့်ရှုနေလိုက်တာ ကြာရင် အရည်ပျော်သွားမှာပင် ကြောက်ရသေးသည်။ ခုလုံးကျေတော့လည်း ရှစ်ကုန်ကုန်ရှပ်လေး ပျောက်နေပြီး ပိုဘို ကလေးငယ်လေးလို တစ်မျိုး ချစ်စရာကောင်းနေပြန်သည်။

အိုက်လူက သူ့ဂျင်းဘောင်းဘီဘီတ်တွေထဲ ဟိုဒီနှိုက်ရှာသည့်အခါ ပို့ကြီးအနီးလေးတစ်ခု ပါလာလေ၏။ အိုက်လူမျက်လုံးလေး နောက်တစ်ကြိမ် လင်းလက်လာပြန်၏။ ဆိုင်းရွာတစ်ယောက်ကတော့ ပယ်းကျောက်ကလေး အား ကြည့်မဝရှမ် ဖြစ်နေရှာသည်။

“ခဏ၊ ကိုယ့်မှာ ပို့ကြီးလေးလည်း ပါလာတယ်၊ ပေး၊ တစ်ခါ တည်း ဆွဲထားပေးမယ်”

ဆိုင်းရွာဆိုက ဘာသံမှ ထွက်မလာတော့။ ခေါင်းကြီးကိုသာ တွင်တွင်င့်ထားလေတော့၏။ အိုက်လူ၏ အရှင်းပန်းကလေး ရှက်သွားရှာပေပြီ။

“ရော်၊ ခေါင်းကြီးစွဲတ်င့်မထားနဲ့လေ၊ ကိုယ့်ဆွဲပေးလို့ မရတော့ဘူး ကောင်မလေးရဲ့”

အိုက်လူ ဘယ်လောက်ပြောပြော၊ ဘယ်လိုပြောပြော ဆိုင်းရွာခေါင်း လေးကတော့ ငုံးမြို့၊ ငုံးဆဲပါပဲ။ ပြောသာပြောရတာပါ။ အိုက်လူ မှာလည်း ရင်ခုန်သံတွေ ပြောင်းဆန်နေတော့တာပါပဲ။ လက်တွေဆို တုန်လို့။ ပို့ကြီး လေးကို အခြေပြုပြီး နှစ်ယောက်သား ငလျင်ရင်ခုန်သံတွေ လူပုံလိုက်တာ များ တော်လည်းသံတွေပင် ကြားရနေသလား ထင်မှတ်မှားရသည်။ လည် တိုင်ကြော့ကြော့လေးမှာ ပိုပိုပြင်ပြင် ဆွဲလိုက်နိုင်သည့်အခါန်မှာတော့ တစ်ယောက်ရင်ခုန်သံကို တစ်ယောက် ပြန်ကြားရသည်အထိ ပူးကပ်သွားကြ တော့၏။

အိုက်လူ၏ အကြည့်စွေးစွေးများကြောင့် ဆိုင်းရွာရင်တွေ ခုန်လိုက် တာ မပြောပါနှင့်တော့။ ကိုယ့်ရင်ခုန်သံကို ကိုယ် ပြန်ကြားနေရသည်မို့ ရင်ဘတ်ကလေးကို လက်ကလေးနှင့် အသာဖိထားရ၏။

ခြေထောက်နှင့် မြေကြီးကိုလည်း ထိသည်ဟု မထင်မိ။ စိတ်နှင့် လူလည်း က်သည်လို့မထင်မိ။ လူတစ်ကိုယ်လုံး ပျော်ပါးသွားလိုက်တာဆိတာ ငြက်မွေးလေးတွေလို့၊ တိမ်စိုင်ဖြူလွှဲလေးတွေလို့၊ ဝါရွမ်းစလေးတွေလို့ များလွင့်လို့သာနေတော့သည်။ မျက်နှာတွေ၊ နားတွေဆိုလည်း ထူခနဲ့၊ ပျိန်းခနဲ့၊ ဖိန်းခနဲ့။

“ကိုယ့်ကို ချုစ်တယ်မဟုတ်လားဟင်၊ ကိုယ်တို့ လက်ထပ်ကြရ အောင်နော် ဆိုင်းရွာ”

“ဟုတ်၊ ချုစ်တော့ ချုစ်ပါတယ်၊ လက်ထပ်တာကတော့၊ အနှု သဘောတူရင် လက်ထပ်မယ်”

“ယောက္ခမကြီးက ကိုယ်နဲ့ သဘောတူမှာပါ၊ ကိုယ် သိတယ်၊ ကိုယ်နဲ့ တွေ့တိုင်း ပြီးပြီးပြီးပြီးနဲ့”

“အမလေး၊ လိပ်ဘိုးဘီးပါလားနော်၊ အနှုက အစကတည်းက ပြီးပြီးလေးပဲ နေတတ်တာပါနော်၊ အိုက်လူမှ မဟုတ်ပါဘူး ဘယ်သူနဲ့ တွေ့တွေ့၊ အဲဒီလိုပဲ နေတတ်တာ၊ ဆိုင်းရွာအမက အေးချမ်းတယ်လေ သူများအမေတွေလို့ မဟုတ်ဘူး”

“ကြည့်စမ်း၊ အဲဒါ ကိုယ့်အမေကို ခွဲပြောတာမဟုတ်လား”

“မဟုတ်ပါဘူးနော်”

“ပြောင်လိမ့်ပြန်ပြီ”

“ဟိုဟို၊ ဟုတ်တယ်၊ ဘာဖြစ်လဲ၊ အမှန်တရားက နည်းနည်းတော့ ခါးမှာပေါ့”

အိုက်လူက တဟားဟားနှင့် အော်ရယ်သည်။ အိုက်လူ သိပ်ပျော် နေပုံရသည်။

ဆိုင်းရွာတော့ သိပ်မပျော်ရပါ။ ‘အိုက်လူကို ကလေကချေတွေနဲ့ မပေးစားနိုင်ဘူး’ လို့ ဟစ်ကြွေးတတ်တဲ့ အိုက်လူအမ ဒေါ်နှုံးမှုကိုလည်း ဆိုင်းရွာ ကြောက်ပါသေးသည်။ အနှုကရော ဘာမှမပြောဘူးဆိုပေမဲ့ ဆိုင်းရွာ လက်ထပ်တဲ့အထိတော့ သဘောတူသေးမှာ မဟုတ်ပေ။ ဆိုင်းရွာလည်း ကိုယ့်ကိုယ်ကိုယ် အိမ်ထောင်ပြရန် ငယ်သေးသည်ဟုထင်မိသည်။ ပြောမယ့်

သာ ပြောရတာပါ၊ ဆိုင်းဂျာလည်း အနှစ် မခဲ့နိုင်ပါဘူး။ အနှစ်ဘက်ကလည်း ဆိုင်းဂျာကို ဘယ်လိုနည်းနဲ့မှ အိုက်လူတို့ အိမ်ထည့်လိုက်မှာ မဟုတ်ဘူး ဆိုတာ မေကြီးလက်ခတ်မလွှာသလို သေချာလှယ်သည်။

တောင်ထိပ်မှာရို့ တိတ်ဆိတ်အေးချမ်းပြီး နေလိုကောင်းလှသည်။ တိမ်စိုင်ကြီးတွေက နေရောင်ကျကျအောက်မှာ ဖြူထွေထွေနိုင်လှသည်။ ဘုရား ရိပ် တာရားရိပ်ဆိုတာ တကယ်အေးချမ်းတာပါလားဟု အတွေးဝင်မိသည်။

ပယ်းကော်ဘက်တဲ့က အကောင်လေးက လိပ်ပြောလေးနှင့်တူသည်။ အိုက်လူသွားသည့်နောက် ဒီလိပ်ပြောလေးကို ထည့်လိုက်ချင်သည်။ အဲသည့် အခါ ဆိုင်းဂျာ တွေးမပူရတော့တာပေါ့။ လိပ်ပြောလေးကို စကားပါ ပြောတတ် စေချင်မိသည်။ အဲသည့်အခါ အိုက်လူတစ်ယောက် ဆိုင်းဂျာရဲ့ ဆိတ်ကွယ်ရာ မှာ ဘာတွေလုပ်နေသလဲဆိုတာကိုပါ ဆိုင်းဂျာ နားနှင့်ဆတ်ဆတ် ကြားရ တော့မှာ မဟုတ်လား။

ဟင်း၊ မဟုတ်တာ တစ်ခုခု လုပ်ထားလို့ကတော့ ဆိုင်းဂျာ အကြောင်း သိသွားရစွဲမယ်ဟုလည်း ကြံးဝါးထားလိုက်သေး၏။ ကိုယ့် အတွေးကို သဘောကျနေမီပြန်၏။ ဆိုင်းဂျာ လက်နှစ်ဖက်ကိုမြောက်၊ ခေါင်းကို မော်ပြီး လေကို အားပါးတရ ရှုံးလိုက်သည်။ လူကို ပေါ့ပါး လန်းဆန်းသွားတော့၏။ လည်ပင်းက ပယ်းလေးကို ကိုင်ရင်း ဆန္ဒပြုမိ သည်။ အစ်ကို့အမေ ဆိုင်းဂျာအပေါ်မှာ အမြှင်ကြော်လင်လာပါစေဟု။

“ဟေ့၊ ဘာလို့ ဌြမ်သွားတာလဲ”

“ဘာမှ မဟုတ်ပါဘူး”

အိုက်လူကတော့ ဘာမှမဖြစ်သလိုမျိုး၊ ဆိုင်းဂျာ ပါးပြင်ကလေးကို လာည့်စွဲလိုက်၊ နာခေါင်းလေးကို လာဆွဲလိုက်နှင့် တစ်ယောက်တည်း အလုပ် တွေ ရှုပ်နေပါတော့သည်။ ဆိုင်းဂျာမှာသာ သက်ပြင်းမောတွေ တစ်ပွဲ၊ တစ်ပိုက်နှင့် ပျော်ကြောက်ကြီး ဖြစ်နေခဲ့ရသည်။

အိုး... တွေးမနေတော့ပါဘူး ဘာမှ၊ ပျော်ပျော်နေတာပဲ ကောင်း မည်။

“အိုက်လူ၊ ဆိုင်းဂျာကို သီချင်းတစ်ပွဲလောက် ဆိုပြပါလားဟင်”

“ဘာ၊ မဆိုတတ်ပါဘူး ရှုက်စရာကြီး”

“ဘာရှုက်စရာရှိလို့လဲ၊ ကိုယ့်ချစ်သွားကို သီချင်းဆိုပြတဲ့ဟာ”

“ကိုယ်မှ မဆိုတတ်တာ”

နှင်းပန်း

“လိမ်ပြန်ပြီ၊ အာပြုကြီးနဲ့ အော်အော်ဆိုနေတာ၊ ခဏခဏ ကြားမှုံး
ပါတယ်နော်... ဟင်း”

အိုက်လူတစ်ယောက် ရှုက်သွားပုံရ၏။ တဟားဟား အော်ရယ်
တော့သည်။

“ပြော၊ ကိုယ် ဘာသီချင်းဆိုပြရမလဲ”

“ကြိုက်တာဆို”

“လူအများရဲ့အလယ်မှာ တစ်ယောက်တည်းမို့ ... သင်ဟာလေ
အားငယ်နေပဲလား၊ ဒီခုရဲ့မှာ အဖော်မွန်ရယ် တစ်ယောက်လောက်တော့
ဒီအချိန်မှာ မင်းလိုချင်နေပဲလား ... လွန်နေတဲ့အမောလည်း ကူးဖျောက်
ပေး ... စိနေတဲ့ ချေးလည်း ကုသုတ်ပေး ... လိုအင်ဟူသမှာ ပြည့်ဝစေ
မှာ... အားကိုးလိုက်စမ်းတော့ မေရေး ... မင်းမကြည့်လို့ မသိတာပါ၊
အချို့က မင်းအနားမှာပါ ... စိတ်မရှိလို့ မရှိပိမိတာပါ ... အချို့က
မင်းအနားမှာပါ ... မင်းမဆွဲလို့ မတွေ့မိတာပါ၊ အချို့က မင်းအနားမှာပါ
မကြောက်နဲ့ ဟုတ်ပြီလား...”

ယဉ်ကျေးတယ်ဆိုတဲ့ အသိုင်းအဂိုင်းကြား ကြင်နာသူ အရိုင်း
ဖြစ်နေပဲလား ... လက်ညွှေးတွေ ညွှန်ကာလေကဲ့ရဲ့တာ ကိုယ့်ကိုယ်ကိုယ်ပဲ
ထင်ယောင်နေပဲလား ... ထာဝစ်သာ အရိုပ်လေးလိုကပ်ပါး၊ ရင်ဆိုင်
ခွန်အားဖြည့်မယ် ယုံထား ... အပူဇော်ကို ထိုးမိုးမယ်သိလား ... အားကိုး
လိုက်စမ်းတော့ မေရေး ...

မင်းမကြည့်လို့ မသိတာပါ၊ အချို့က မင်းအနားမှာပါ ...
စိတ်မရှိလို့ မရှိပိမိတာပါ ... အချို့က မင်းအနားမှာပါ ... မင်းမဆွဲလို့
မတွေ့မိတာပါ၊ အချို့က မင်းအနားမှာပါ ... မကြောက်နဲ့ ဟုတ်ပြီလား
... မောင်လွန်းတဲ့ ကမ္မာတစ်ခြမ်း၊ လမ်းလျှောက်ချိန် ... ရင်ခွင်ထဲ
သိလိုက်ပါ နော်၊ ရှောင်လွန်းတဲ့ ကံကြမ္မာရယ် နိမ့်လွန်းချိန် ...
နောက်ဆုတ်ဖို့၊ တစ် ထစ်ကျွန် မာန်ပြန်တင်း ... ရေလည်မှာ
မနစ်မြှုပ်စေနဲ့မင်း ... လူလယ်မှာ အရှက်မကွဲစေနဲ့မင်း၊ ရာဇ်ဝမှာ
မရှုံးနိမ့်စေ မင်း ... ရှင်းလင်းပစ်စမ်းတော့ မေရေး ...

မင်းမကြည့်လို့ မသိတာပါ၊ အချို့က မင်းအနားမှာပါ...
စိတ်မရှိလို့ မရှိပိမိတာပါ... အချို့က မင်းအနားမှာပါ ... မင်းမဆွဲလို့
မတွေ့မိတာပါ၊ အချို့က မင်းအနားမှာပါ ... မကြောက်နဲ့ ဟုတ်ပြီလား...”

သာယာလှပလှသော ရေမြတ္တတောင် ရူခင်းတွေရဲ့အရိပ်မှာ၊
သင်းပျုံပျုံ၊ ပန်းရန်းလေးတွေရဲ့အောက်မှာ၊ ဟိုဒီပျုံပဲနေတဲ့ လိပ်ပြာလှလှလေး
တွေရဲ့ မနီးမဝေးမှာ၊ တိမ်ပြာပြာနေနေးတစ်နေ့မှာ၊ ချစ်ရသူရဲ့အနီးဆုံးမှာ၊
သူဆိုပြတဲ့ သီချင်းလေးကို နားဆင်ခွင့်ရနေတာဟာ ဆိုင်းဂျာအတွက်တော့
အိပ်မက်တစ်ခုလိုပါပဲလေး။ တစ်သက်မှာ တစ်ခါဆိုရင်တောင် ဆိုင်းဂျာ
ကျေနပ်နေမိမှာပါ။

အိုက်လူ ဆိုပြသည့် သီချင်းလေးနားထောင်ပြီး မျက်ရည်ပဲလာ
သည်။ အိုက်လူကိုလည်း ပိုပြီး တွယ်တာလာရသည်။ ဒါဟာ အချစ်လို့ပဲ
ဆိုပါစို့ရဲ့။



အခန်း (၅)

“အမေ”

“ဘာလ သား”

“ဆိုင်းရွာကို တောင်းပေးပါလား”

“ဘာ”

အမေဆီက ‘ဘာ’ ဆိုတဲ့အသံကြီးက ကျယ်လွန်းလှတာမို့
အိုက်လူမှာ လိပ်ပြာပင်လွန့်သွားမလား ထင်ရလောက်သည်။ အိုက်လူကို
ရဲရဲတောက်နေသည့် မျက်လုံးကြီးတွေနှင့် အစွမ်းအဆန်ကြည့်နေပြန်တာမို့
သက်ပြင်းမောကိုသာ နိုးချေနေရသည်။ ထင်တော့ထင်ပြီးသားပါလေ။ အမေ
က အစကတော်းက မှန်းနေတာမို့ ဘယ်လိုမှာသဘောတူမှာ မဟုတ်မှန်း
သူ သိပါသည်။ ဒါပေမဲ့ သူ့ကိုချစ်တဲ့စိတ်ကလေးနဲ့ အမေတစ်ယောက်
ခေါင်းလေးများ ညိုတ်လိုညိုတ်ပြား ပြောကြည့်ရတာပင်။

အမေက ဝက်စာအတွက် ငှက်ပျောတုံးတွေကို တအောက်အောက်
စဉ်းနေရာကနေ ဓားမကြီးကို ချမှတ်ခဲနဲ့ ပစ်ချေရင်း စကားဆိုလာသည်။
ငှက်ပျောတုံး စဉ်းပြီးသားတွေကို သွုပ်ပြားအဟောင်းအမြင်းကြီးပေါ် တင်ထား
ခြင်းဖြစ်သည်။ အဲဒီအပေါ်ကို ဓားပစ်တင်တဲ့အခါ ငှက်ပျောစဉ်းပြီးသားပေါ်

မကျဘဲ သွပ်ပြားပေါ် ဖြန်းခနဲ့ကျသောကြောင့် အိုက်လူမှာ လန်းဖျပ်သွားရသေးသည်။ အမေက မျက်နှာမကြည်မသာဖြင့်ပင် စကားဆက်လေ၏။

“ပြောတော့ သူ့ယူယ်ချင်းပါဆို”

“အရင်က ဟုတ်တယ်၊ ခုမဟုတ်တော့ဘူး”

“ယောကျားဖြစ်ပြီး စကားကို နှစ်မျိုးသုံးမျိုး မပြောစမ်းနဲ့ အိုက်လူရော အမေ မကြိုက်ဘူးကော်”

အမေကလည်း သူသဘောမတူတဲ့အခါမျိုးကျမှ ယောကျားမပီးသတာတွေ ဘာတွေ ပါလာသည်။ သူ ကြည်နေတဲ့အခိုန်ကျရင်ဖြင့် အိုက်လူဘာလုပ်လုပ် အပြစ်မြင်တာမဟုတ်။ ဆိုင်းရာနှင့် ပတ်သက်လာသမျှကိုတော့ ဘာမဆို ဆန်ကျင်မလွှာဘက်ကသာ အသင့်ဖြစ်နေပဲပါပဲ။ အကြီးဖြစ်ရတာမှာ ဒီတစ်ခုကိုတော့ဖြင့် သိပ်သဘောမကျချင်လှပေါ့။ ရည်းစားထားလည်း အပြစ် ရှာ၊ အိမ်ထောင်ပြုလည်း ပြဿနာရှာ၊ အိမ်ထောင်ကျလည်း ချွေးမဖြစ်လာမည့် ဆိုင်းရာကို အလွတ်ပေးမည် မထင်ပေါ့။ ဒါပေမဲ့လည်း သူမှ ဆိုင်းရာကို မခွဲနိုင်ဘဲလေ။

အမေက သွပ်ပြားပေါ်ပစ်ချထားတဲ့ ဓားမကိုပြန်ကောက်ပြီး ဝက်စာပြန်ခဲ့တော်နေပြန်သည်။ တော်လည်းသံလောက်ကျယ်သည့် သက်ပြင်းအကျယ်ကြီး ချပြန်၏။ ပြီးမှ အိုက်လူမျက်နှာကို မှန်ကုတ်ကုတ် ကြည့်လာပြီး

“မတောင်းပေးနိုင်ဘူး၊ သဘောလည်းမတူဘူး”

“အမေ တကယ်ပြောနေတာလား”

“ဟဲ့၊ ငါ နင့်လိုမဟုတ်ဘူး၊ စကားတစ်ခွန်းကို နှစ်ခါမပြောဘူး”

“ပြီးရောလေ”

အိုက်လူ စိတ်အိုက်လာတာမို့ အမေ့နားကနေ ထလာခဲ့လိုက်သည်။ ထသာ ထလာရသည်။ ဘယ်ဆက်သွားရမှန်းလည်း မသိပေါ့။ လောလောဆယ်တော့ အိမ်ထဲမှာမနေချင်တာမို့၊ အိမ်ရှေ့ခြိစည်းရှိးနားက မဲ့လောင်အောက်သို့သာ ထွက်လာခဲ့လိုက်သည်။

တာယာဟောင်းတွေပုံထားသည့် အပုံကြီးပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်၏။ မိန်းမလေးတစ်ယောက် ယူချင်မိတာ ဒီလောက်တောင်ပဲ ခက်ခဲရသလားဟာ ဆိုပြီးတော့လည်း စိတ်ပျက်လက်ပျက် တွေးမိသေး၏။

အိမ်ရှေ့လမ်းဘေး၊ ဂျပန်ပိတောက်ပင်အောက်တွင် ပျော်ပျော်ပါးပါး ကော်လီပေါက်နေကြသော ကလေးတွေဘဝကမှ စိတ်ကျေနှပ်စရာ ရှိပါသေး

နှင်းပန်း

၏။ ဘာပဲဖြစ်ဖြစ် သူတိုကစားပွဲကို သူတို့စိတ်တိုင်းကျ ပါဝင်ကစားခွင့်ရှိသေး သည် မဟုတ်လား။

အမေက နောက်တစ်ကြိမ် ဓားမကြီးကို ဆွမ်ခနဲ့ ပစ်ချလိုက်ရင်း အော်မေးပြန်ပါသည်။ အမေက အိုက်လူထက်ပင် ခက်ခဲနော်ပံ့ပေါ်၏။

“ဟဲ့၊ အဲဒါက ဘယ်တုံး”

အိုက်လူ ထိုင်နေသည်ကို မကြည့်ဘဲ အာပြကြီးနှင့် လှမ်းအော်၏။ အိုက်လူလည်း စိတ်ပေါက်ပေါက်နှင့်မို့ ပါးစပ်ထဲတွေ့ရာ ဖြေပစ်လိုက်၏။

“အရက်ဆိုင်”

“ဘာပြောတယ်”

“အရက်ဆိုင်ပါဆို”

“အိုက်လူ နင် ငါ့ကို သတ်နေတာလားဟင်၊ သားကြီးဖြစ်ပြီး နင် ငါ့ကို ဒီလိုပုံစံနဲ့ ဆက်ဆံရသလား အကောင်ရဲ့”

“အမေလည်း ကျွန်တော့ရင်ထဲ တစ်ချက်လောက် ဝင်ကြည့်ပေးပါ လား”

“ငါက ဘာကို ဝင်ကြည့်ပေးရှိုးမှာလဲ”

“ကျွန်တော် ဆိုင်းဂျာကို တကယ်ချစ်တာ အမေ”

“တိတ်စမ်း၊ သဘောမတူပါဘူးဆိုမှ၊ မင်း ဘယ်လိုဖြစ်နေသလဲ ကွယ်”

“ဘယ်လိုဖြစ်ရမှာလဲ၊ ကျွန်တော့အသည်းတွေ ဟက်တက်ကွဲရ တာပေါ့ အမေရယ်”

“ကွဲ၊ ကွဲ၊ သေအောင်သာကွဲ၊ မင့်အတွက် မိန့်ဗီးမ အဲသလောက် ရှားသလားကွယ်၊ ငါ သဘောမတူပါဘူးဆိုတဲ့သူကိုမှ မင်းက အရူးအမှုး လုပ်ပြနေတာ ငါ ရင်နာတယ် အိုက်လူဘဲ့”

“မဆိုင်လိုက်တာ အမေရာ”

ခြိစည်းရှိုးအပြင်နဲ့အထဲ ခံစားချက်တွေ အပြိုင်အော်နေကြတဲ့ အိုက်လူနှင့်အမေကို အဖောက မမြင်ချင်ယောင် မကြားချင်ယောင်ဆောင်နေ သော်လည်း၊ အိမ်ရှေ့မှာ ဂေါ်လီပေါက်နေကြသော ကလေးတစ်သိုက်က တော့ သံယောင်လိုက်ပြီး တဟီးဟီး၊ တဟားဟား၊ သဘောတွေ ကျနေက သည်။ အတော်မနိုင်တဲ့ကောင်တွေ။ အိုက်လူ ရှုက်သလိုလို ဖြစ်မိတာမို့ ပြန်မပြောတော့သော်လည်း အမေက မပြီးနိုင်သေး။ သူ့ဘာသာအေးအေး

ဆေးဆေး ရေဒီယိုလှည့်နေသည့် အဖွဲ့ကိုပါ စကားထိုင်းထဲ အတင်းထည့်သည်။

“အိုက်လူ အဖော်ရော် ရှင်သားကို ဒီအတိုင်းကြည့်နေတော့မှာလား”

“ကလေးတွေကိစ္စ ဝင်မပါချင်ဘူးကော်၊ အမေကြီးရော်”

“သြော်၊ အင်း၊ မပါနဲ့၊ မပါနဲ့ကြားလား၊ အိုက်လူက နှင့်ရတာ မဟုတ်ဘူးလေနော်”

“ဒီမိန်းမ၊ အားကြီး စကားများတယ်ကော်”

အမေက ကုလားမနိုင် ရခိုင်မဲ ဆိုသလို၊ သူ့ဘာသာ အေးအေး ဆေးဆေးနေတဲ့ အဖွဲ့ကို ရန်လုပ်နေပြန်သည်။ အဖောက ကြာတော့ နားမခံနိုင်တော့ဘဲ၊ ပက်လက်ကုလားထိုင်လေး မ...ပြီး၊ ဘိမ်ထဲ ပြန်ဝင်သွားတော့သည်။ အမေတစ်ယောက် တစ်ယောက်တည်း ပွဲစွဲစွဲ ရော်တဲ့ ကျွန်းခဲ့ရ၏။

“အိုက်လူရော် မင်းပြောတော့ သူငယ်ချင်းပါဆို”

နိဂုံးခေါင်းက သူ့ဘက် လွှဲည့်လာပြန်သည်။ အိုက်လူ အမေကို ရယ်လည်း ရယ်ချင်လာသလို၊ စိတ်လည်း တို့လာရပါသည်။

“အဲဒါ အမေကို ဉာဏ်၊ အရင်က ဟုတ်တယ်၊ ခုမဟုတ်တော့ ပါဘူးဆိုမှုပျော်၊ ဒါကိုပဲ ခဏခဏ မေးနေတော့ဘာပဲ”

“သိသားပဲ အကောင်းရဲ့၊ နှင့်မျက်နှာကို ကြည့်ကတည်းက”

သိလည်း သဘောတူလိုက်ပါတော့လား အမေရပါ။ အလကား အာညာင်းခံပြီး မေးနေပြန်းနေသေးတယ်။ အမေသားအိုက်လူကလေ ဆိုင်းရာကြောင့် ရူးတော့မယ်လို့သာ ဖြေလိုက်ရင် အမ သူ့ကို ဓားမနှင့် လိုက်မခုတ်ဘူးလို့ အာမမခံရပေ။ တကယ်တမ်းက သူ အရက်ဆိုင်သွားဖို့ မဟုတ်။

အမ စိတ်ရှုပ်အောင် လျှောက်ပြောလိုက်ခြင်းသာ ဖြစ်လေသည်။ အမကေလည်း အထဲကနေ မပြီးနိုင်မစီးနိုင်အောင်၊ ကလေးတွေကလည်း လိုက်အောင်၊ လွှဲည့်ကြည့် ပြီးပြနှင့်မို့ သူ့မှာ အရက်ဆိုင်ကို တကယ်သွားဖြစ်ရတော့သည်။ တစ်ခါတလေကျရင်လည်း လူတွေဟာ သူတို့မကြိုက်တဲ့၊ မလုပ် စေချင်တဲ့အရာတွေကို သူတို့ကိုယ်တိုင်ကပဲ လုပ်ဖြစ်အောင် ပြုမှုနေမိတ် ကြတာကို သူတို့ကိုယ်တိုင်ပင် မသိလိုက်ကြချေ။



အခန်း (၆)

ဆိုင်းရာသည် ခုတစ်လေမှ တရှေ့ငြေရှေ့ငြေဖြစ်နေသော အနဲ
ကြောင့် စိတ်တွေလည်း ပင်ပန်းသလို လူလည်း အနားမရနိုင်ဖြစ်နေရသည်။
လူ အနားမရတာထက် စိတ်ပင်ပန်းတာက ဆိုင်းရာကို ပိုပြီးနဲ့ချည့်စေသည်
ထင်မိမျိုး။ ခန္ဓာကိုယ်ပိန်ချုံးချုံးထက်၊ ခပ်ဖျော်ဖျော်၊ ခပ်နွမ်းနွမ်း အနဲမျက်နှာ
လေးကို မြင်ရသည်က ဆိုင်းရာစိတ်ကို အပ်နှင့်ခွွာနေသလို ခံစားရမ်း။

အနဲက နေမကောင်းပေမဲ့ ဘုရားကျောင်းကိုတော့ မဖြစ်မနေသွား
ပါသည်။ ဆိုင်းရာအဖေက ဗုဒ္ဓဘာသာ၊ မမာပေမဲ့ အနဲကို ဘာမှမချုပ်ချယ်
ခဲ့ပါ။ ဥပုသန်တွေမှာ အဖေက ဘုန်းကြီးကျောင်းသွားပြီး ဥပုသန်သီလ
ဆောက်တည်တတ်ခဲ့သလို၊ တန်္ဂုံးနေရာက်တိုင်းလည်း အနဲက ဘုရား
ကျောင်းသွားခဲ့သည်။ အနဲရော၊ အဖေရော ကိုယ်ယုံကြည့်ရာ ကိုယ်
ကိုးကွယ်ကြရင်း အေးအေးချမ်းချမ်း ရှိခဲ့ကြမ်း။

ဆိုင်းရာကိုလည်း ဆိုင်းရာနှစ်သက်ရာ လွတ်လပ်စွာ ကိုးကွယ်ခွင့်
ပေးထားပါသည်။ အနဲနဲအနေများတော့ ဆိုင်းရာသည်လည်း ဘုရားကျောင်း
လို့ အရောက်ပိုများပါသည်။ ဆိုင်းရာကို ကချင်စကားပြောတတ်အောင်
အနဲက သေချာသင်ပေးသည်။ ဒါပေမဲ့ ဆိုင်းရာက သိပ်မပြောဖြစ်ပါ။

မပြောတော့ စကားအကုန်နားလည်ပေမဲ့ နှိတ်က မသွက်ဘဲဖြစ်နေရသည်။

အဖောကလည်း မပြောတတ်ပေမဲ့ တော်တော်များများ နားလည်သည်။ ယူ စိတ်လိုလက်ရ ရှိယည့်အခါတွေများတော့ အနှစ်မှာ သင်လိုက်၊ ပြောလိုက် လုပ်နေတတ်ဖူးသည်။ အညာသံမပျောက်တဲ့ အဖောအသနဲ့ ကချင်စကားတို့ ထောက်ထောက်ကြီး ပြောနေလျှင်တော့ အနှစ်ယောက်သဘောကျမဆုံးတော့ပေ။ မျက်ရစ်မပါတဲ့ မျက်လုံများများလေးတွေ မိတ်ကျသွားသည်အထိ ရယ်မောနေတတ်ခဲ့သည်။

အဲဒီအခါကျရင်တော့ အဖောတစ်ယောက်လည်း ရှုက်ရှုက်နှင့် ဆက်မပြောတော့ပေ။ ဆိုင်းကျာကတော့ မိသားစုဘဝ အပျော်ဆုံးအချိန်ကို ပြပါဆိုလျှင် အနှက အဖောကို ကချင်စကားသင်ပေးခဲ့တဲ့ အချိန်လေးတွေကိုသာပြချင်ပါသည်။ သဘောအကျကြီးကျပြီး ပြီးဆောင်ရယ်မောနေတတ်သည့် အနှမျက်နှာလေးရယ်၊ ရှုက်ရယ် ရယ်နေတတ်ခဲ့သည့် အဖောမျက်နှာလေးရယ်က သို့ပို ချစ်စရာ၊ ကြည်နှုန်းပျော်ဆွင်စရာကောင်းနေလျှော်။ အခုအချိန် အဖေရှိနေခဲ့လျှင် အနှမျက်နှာ ဒီလောက်ထိ နှစ်းနယ်နေလိမ့်မည် မဟုတ်ပေ။ အနှစ်း၊ အနှစ်ရကောင်းသည် အဖောပြရယုယူမှုအောက်မှာ အနှမှနစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပေလိမ့်မည်။

“ဆိုင်းကျ”

အနှစ်သိက အသံခပ်လျှော့ရဲ့လေးက ဆိုင်းကျရင်ထဲက အပျော်တချို့ကို ဆွဲနှိတ်ယူငွောင်သွားတော့၏။

“ထို၊ လာပြီ၊ အနှမှ ဘာလှပ်ချင်လို့လဲဟင်”

“ပဲလိပ်ပြာအရွက်လေး၊ ဟင်းရည်ချက်ပေးပါလား ဆိုင်းကျ၊ အနှမှ အဲဒီလေး စားချင်သလားလို့၊ ကြက်သွန်ဖြူလေး၊ ချင်းပြားလေးပါ တစ်ပြား၊ ရိုက်ပြီးထည့်နေား၊ အချိမှုနှင့် မထည့်နဲ့၊ ဆားကလေးတော့ နည်းနည်းထည့်”

“ဟုတ်၊ ဟုတ် အနှမှ”

ဆိုင်းကျ အတိုင်းမသိအောင် ဝစ်းသာသွားမိပါသည်။ အနှမှ ဘာမှ မစားတာ ကြာပြီမို့လား၊ ဘာလေးလုပ်ကျွေးကျွေး ခံတွင်းမကောင်းပါဘူး၊ မစားချင်ပါဘူး၊ စသဖြင့် ဘူးပေါင်းများစွာနှင့် အတန်တန်ငြင်းခဲ့သည့် အနှက ကိုယ်တိုင် လိုလိုချင်ချင် တောင်းလာလေတော့ ဆိုင်းကျရင်မှာ မပျော်ဘဲဘယ်မှာ ရှိပါလိမ့်မလဲနော်။ အရင်က ပက်ခနဲ့ ပက်ခနဲ့ ပြန်ပြန်ပြောတတ်သည့် ဆိုင်းကျက ခုတော့လည်း အနှမျက်နှာ ခပ်နှစ်းနှစ်းလေးကို ကြည့်ပြီး

နှင်းပန်း

ပြန်ခံမပြောရက်တော့။

“လက်တစ်ဆုပ်လောက်ဆို ရပြီနော၊ ဆိုင်းဂျာရော သိပ်အများကြီးမရူးနဲ့နော”

“ဟုတ်”

ဆိုင်းဂျာက ဝါးနှင့်ပြုလုပ်ထားသည့် ဆန်ခါခိုးလေးဆွဲပြီး အိမ်နောက်ဘက် စိုက်ခင်းလေးထဲ ဆင်းလာခဲ့လိုက်ပါသည်။ ဆိုင်းဂျာတို့ အိမ်ကလေးက အိမ်နောက်ဘက် စိုက်ခင်းလေးနှင့်ယုဉ်လျှင် မဆိုစလောက်လေးမြင့်သည့်အပိုင်းမှာ ရှိနေသည်။ မိုးရွာပြီဆိုလျှင် လမ်းမထက်ခံမှ ရေတွေက ဆိုင်းဂျာတို့ ခြိဝင်းလေးထဲ အဆီးအတားမရှိ ဝင်ရောက်ဆိုလှုံးတတ်၏။ မိုးတွင်းဆိုလျှင်တော့ ခြိဝင်းလေးထဲမှာ မြေနှံ့ဖွံ့ဖြိုးပြီး စိုဖိစ္စတွေတ် နိုင်လှ၏။ သွားလို့ လာလို့လည်း မကောင်းလွှာပေါ့။

ဘယ်လိုပါဖြစ်ဖြစ် ဆိုင်းဂျာကတော့ ဒီခြိဝင်းလေးကို ချစ်ခင်တွယ်တာလွှာပါ၏။ ဆိုင်းဂျာ စိတ်ညွစ်စရာ တစ်ခုခုရှိလာလျှင်လည်း အိမ်နောက်ဘက် စိုက်ခင်းလေးထဲမှာသာ စိတ်ဖြေတတ်တာများ၏။ အပင်စိမ်းစိမ်းစိုဖိုးလေးတွေ၊ ပန်းကလေးတွေ၊ လိပ်ပြာလေးတွေနှင့် နာရီဝါက်၊ တစ်နာရီလောက် နေလိုက်သည်နှင့် တော်ရုံတွန်ရုံ စိတ်ညွစ်တာမျိုးလောက်ကတော့ ပျောက်သွားရသည်ပင်။ ဆိုင်းဂျာတို့ခြိုလေးထဲမှာ ဘူး၊ ဖုံး၊ သခြား၊ အကုန်ရှိသည်။ ဒေါ်လီယာနှင့် သစ်ခွမျိုးစုံလည်း ရှိသည်။

အဖွဲ့လက်ရာ သံဒါန်းကလေးလည်းရှိသည်။ စံပယ်ရုံးကလေးလည်း ရှိသည်။ ထောပတ်သီးပင်တွေ့ကတော့ အများဆုံးပင်။ အစိုင်းသီးရော၊ အရှည်သီးရော ရှိသည်။ ထောပတ်သီးကို ကြိုက်လွှာပေမဲ့၊ အသီးသွားပြီး မရူးရဲပေါ့။ အရွယ်တော်တော်ကြီးသည် ရူကောင်ကြီးတွေရှိတာမို့ မရူးရဲခြင်းဖြစ်သည်။

ဆိုင်းဂျာကတော့ အပင်အောက်ရောက်ရုံနှင့် အလိုလိုနေရင်းအသည်းတွေ ယားနေတော့သည်။ တစ်ခါကလည်း ရူကောင်အစိမ်းရောင်အကြီးကြီးကို တက်နှင်းဖူးသည်။ အစိမ်းရောင်အရည်တွေ ထွက်လာတာမြင်ပြီး တစ်ညွှေ့ဗုံး အိပ်မပျော်တော့။ ကြောက်သလို့၊ သနားသလိုနှင့် ဘယ်လို ခံစားချက်ကြီးမှန်းကို မသိတော့။ ခန္ဓာကိုယ်ပေါ့ တစ်ခုခုကျလျှင်ပင် ရူကောင်ကြီး ကျလာတယ်လို့၊ မြင်ယောင်မိတဲ့အထိ စိတ်တွေ ကယောင်ချောက်ချားဖြစ်ဖူးသည်။

အညွန့်တထောင်ထောင် ဖြစ်နေသည့် ပလိပ်ပြာခင်းလေးက ချစ်စဖွယ်ကောင်းလှ၏။ ပလိပ်ပြာရွက် စိမ်းစိမ်းစိုးလေးတွေကို ဆိုင်းရှာလည်း ကြိုက်လှပါသည်။ တိုဟူးနေးပူဗျာလေးထဲမှာ နှစ်စားစား၊ ရှမ်းခေါက်ဆဲ ပူဗျာလေးထဲမှာ ထည့်စားစား၊ စား၍ ချိုလှလေသည်။ အရွက်ကလေးကိုက ချစ်စဖွယ်ပုံစံကလေးနှင့်ဖြစ်၏။ ဆိုင်းရှာကတော့ ပလိပ်ပြာအရွက်ကိုသာမက အသီးကိုလည်း ကြိုက်မိသည်ပင်။ ရွှေပဲသီး စိမ်းစိမ်းနှန်ကလေးတွေကို ကြက်သားနှင့်နှပ်စဉ်းလေးနှင့် ကြို့စားစား၊ ဝက်သားခပ်ပါးပါးလေး လိုးပြီးသားနှင့် ရောကြို့ပြီးစားစား အရသာရှိလှ၏။ ခပ်ကြွိုင်ကြပ်လေးမှို့ စားရတာ ဆတ်တောက်ဆတ်တောက်လေးနှင့် ဘယ်လိုကြိုက်မိမှန်း မသိပေါ်။

ပလိပ်ပြာသင်တဲ့အခါ သေချာလေးသင်ရသည်။ အနှက ပလိပ်ပြာ မှာပါတဲ့ အမျှင်ကလေးတွေကို ကြိုက်တာမဟုတ်။ သွားကြားည်သည်ဟု ဆိုသည်။ အနှက သွားလေးမဆိုသလောက် ဂျဲတော့ ဟုတ်ပေရှာမည် ဆိုင်းရှာလည်း မကြိုက်ပါ။ သွားကြားည်လို့ရယ်တော့ မဟုတ်။ အရွက်စား ပေမဲ့ အဲဒီဟာလေးတွေကိုတော့ ဆိုင်းရှာက စားစာရာရယ်လို့ကို မထင်တာ ဖြစ်လေသည်။ လိပ်ပြာလေးတွေရဲ့ ဦးမှင်လေးတွေနှင့်တူပြီး အသည်းယား စဖွယ်ကောင်းလှ၏။

အဖေ တစ်ခါပြာတာ ကြားဖူးသည်။

‘သံပဲ့တော်တွေကို ဆွမ်းကပ်တဲ့အခါ အဲဒီအမျှင်လေးတွေ မပါ စေနဲ့ သမီးရော ဆရာတော်တွေ အဲဒါကို ဘုံးပေးမိရင် အာပတ်သင့်တော် တယ်ကဲ့့ ဟူ၍ဖြစ်သည်။ အဲဒီကတည်းက ကိုယ့်စားဖို့အတွက်ပဲဖြစ်ဖြစ်၊ ဆွမ်းဟင်းအတွက်ပဲဖြစ်ဖြစ် အမျှင်ပါသည့် အရွက်မှန်သမျကို သေချာလေး သင်ပြီးမှ ချက်တာက အကျင့်ဖြစ်သွားတော့၏။’

ပလိပ်ပြာရွက်လေးတွေက လှပလွန်းတာမို့ ရူးရမှာပင် နှမော သလိုလို၊ အားနာသလိုလို ဖြစ်နေမိသေးသည်။

ဆန်ခါခုံးထဲက ပလိပ်ပြာရွက်လေးတွေကို ရေဆေးပြီး၊ အဲဒီဆန်ခါ ခုံးလေးနဲ့ပဲ ရေပြန်စစ်ထားလိုက်သည်။ ပလိပ်ပြာရွက်လေးတွေက နဲးညံ့တော့ သိပ်ပြီးမဆေးရဲ့။ ဖုန်းသဲကလေး စင်သွားသည်ဆိုရုံးလောက် ကလေး သာ ရေဆေးရသည်။

လျှော့စစ်မီးဖို့လေးပေါ်မှာ ရေခွက်တစ်ဝက်ခန့် ထည့်ပြီး၊ ရေနေ့း

နှင်းပန်း

တည့်လိုက်ပါသည်။ ရေ့ပွဲပွဲကဗျာလာသည့်အခါမှ ချင်းလက်တစ်ဆစ်ခန်းကို အခြား၊ တရာတ်ဓားပြားကြီးနှင့် တစ်ပြားရိုက်ပြီး ထည့်လိုက်သည်။ တရာတ်ကြောက်သွေ့ဖြားသုံးမြှာကိုလည်း အခြားချွေးချွေးတစ်ခုတွေကိုလည်း တိုနည်းလည်းကောင်းပင် ပြုလုပ်လိုက်သည်။ ရေလေးတစ်ပွဲက်၊ နှစ်ပွဲကဗျာလာသည့် နောက်တော့ ပုဂ္ဂန်ပြောက်ခပ်သေးသေးလေးတွေကို လက်ဖက်ရည်စွန်းတစ်စွန်းလောက် ခပ်ထည့်လိုက်သည်။ ဆိုကိုတော့ ပါသည်ဆိုရုံကလေး ထည့်လိုက်သည်။ ဆီများများ ထည့်သည်ကို အနူလည်း မကြိုက်သလို၊ ဆိုင်းကျာလည်း မကြိုက်ပါ။

နောက်ဆုံး အားလုံးထည့်ပြီးသည့်အခါမှ ရေစင်စင်သေးပြီး၊ ဆန်ခါ ကုံးလေးနှင့် စစ်ထားသည့် ပဲလိပ်ပြာအရွက် စိမ်းစိမ်းကလေးများကို ထည့်လိုက်တော့သည်။ ပဲလိပ်ပြာရွက်လေးတွေက ခပ်ပါးပါးလေးတွေသာမို့ သိပ်ကြာကြာ မပြုတ်လိုက်ရ။ သုံးမိနစ်ခန်းရှိသည်နှင့် မီးဖိုပ်ဗုံးမှ ချလိုက်ရတော့သည်။ အငွေ့တထောင်းထောင်းထနောသည့် ပဲလိပ်ပြာဟင်းရည် စိမ်းစိမ်းစို့စို့လေးက တကယ့်ကို စားချင်စဖွယ်အတိပါပဲ။

ဟင်းရည်ပန်းကန်လုံးလေးထဲ ထည့်၊ အောက်ကနေ တစ်ဖန်ဖိုက်ဘာပန်ကန်ပြားတစ်ချပ်နှင့်ခံပြီး အနဲ့ ခုတင်သေးက စားပွဲပွဲလေးပေါ်မှာ တင်ပေးလိုက်သည်။ အနဲ့က မထနိုင်၊ မထိုင်နိုင်တာမျိုးတော့ မဟုတ်ပေါ့၊ အနဲ့သက်သက်သာသာလေး ဖြစ်အောင်၊ ခါးအောက်ကနေ ခေါင်းအုံးလေးနှစ်ဆင့်ခံပေးလိုက်သည်။ စွဲထားတဲ့ ပြတ်းကိုပါ ဖွင့်လိုက်တော့ စံပယ်နဲ့ လေးတွေက သင်းခနဲ့၊ ကျေနေကလည်း ဝင်းခနဲ့၊ သရက်ပင်ပေါ်မှ အိပ်တန်းပြန်ရှုက်ကလေးတွေရဲ့ ကျဉ်းကျဉ်းကျာကျာအသံက စီခနဲ့၊ အားလုံးဟာ အတိတိက်ထားသလို သာယာလှပပျက်ရှိတော့မှု၏။

တစ်ရှိုက်မက်မက် စားနေရှုသည့် အနဲ့ကို ကြည့်ပြီး ဆိုင်းကျာနှလုံးသားတွေ လိုက်ခန်းလာရသည်။ စမ်းနည်းသလိုရုံး၊ စမ်းသာသလိုလိုနှင့် ဘယ်လိုခံစားချက်ကြီးမှန်းမသိပါ။ အဖွဲ့ကိုလည်း လွမ်းမိသည်။ အဖေရောဆိုင်းကျာတို့သားအမိကို စိတ်ချလက်ချရှိရှုလား၊ ကောင်းကင်ဘုံကနေ စောင့်ကြည့်နေရှုမှုပါ။

“ဆိုင်းကျာကို စိတ်ချပါအဖေရောပဲ့။ ဆိုင်းကျာ အနဲ့ကို သေချာပြုစုစောင့်ရောက်ပေးပဲ့မယ်”

ဆိုင်းကျာ ရင်ထဲကနေ တီးတိုးရော့တိုက်သည်။ ဘာပဲဖြစ်ဖြစ်

ခုလို အနဲ့ နေထိုင်မကောင်းဖြစ်တဲ့အချိန်မှာတော့ ခက္ကတစ်ဖြုတ်လောက် ပဲဖြစ်ဖြစ်၊ အဖွဲ့ကို ရှိနေစေချင်တာအမှန်ပါပဲ။

‘အဖေ’ လို့ နှုတ်ကရွှေ ရွှေတိမိသည်ကို နှုလုံးသားက ကြားသွားသည်ထင့်။ မျက်ရည်တစ်က်က ပေါက်ခနဲ့ကျလာ၏။ အနဲ့ မမြင်အောင် အမြန်သုတ်လိုက်ရသည်။ အနဲ့ ဝမ်းနည်းသွားလို့ မဖြစ်ဘူး မဟုတ်လား။

“ဆိုင်းရွာ”

“ပြော် အနဲ့၊ ပြောလေ အနဲ့ ဘာလိုချင်လို့လဲ၊ ဟင်းရည်ထပ်ယူ ဦးမလား”

“ပင်ပန်းနေပြီလား ကလေး”

“မပင်ပန်းပါဘူးအနဲ့ရယ်”

တကုလ်တမ်းမှာတော့ မနက်အစောင်ရု စိုက်ခင်းလေးထဲ ရေ လောင်းရှာ ပေါင်းသင်ရှာ ရွေးခင်းရှာ ရွေးသိမ်းရှာ ဝက်စာလည်း ကျွေးရန်င့်မို့ ဆိုင်းရွာ ပြောမပြုတတ်အောင် ညောင်းညာကိုကိုခဲနေပြီ ဖြစ်လေသည်။ အနဲ့ကိုလည်း ပူပန်းနေရတော့ စိတ်လည်း ပင်ပန်းလှပါသည်။ ဆိုင်းရွာက တော့ ဖြစ်နိုင်ရင် အနဲ့ အနားမှာပဲ နေချင်တာပါ။ အနဲ့က ဖောက်သည် ပျက်မှုစိုးပြီး ရောင်းခိုင်းနေလို့သာ ရောင်းနေရတာ ဖြစ်လေသည်။ သားအမိ လေးနှစ်ယောက်တည်းသာ ရှိတာမို့ တစ်ပတ်ဆယ်ရက် ရွေးမရောင်းလည်း၊ ငတ်သွားလောက်အောင်တော့ အခြေအနေမဆိုးသေးဘူး မဟုတ်လား။

“အနဲ့နား လာပါဦးကွယ်”

“ဟုတ်”

မနက်ဖြန်ရောင်းရမယ့် ဘူးရွှေက်၊ ချဉ်ပေါင်ရွှေက်၊ ကန်စွန်းရွှေက်တွေ ကို နှီးကြြီးနှင့် စည်းနေရာမှ ထလိုက်ရသည်။ ဆိုင်းရွာတို့သားအမိ ဝမ်းစာ အတွက် ဒါလေးတွေကလည်း အရေးပါအရာရောက်သလို ဝက်စာကလည်း အရေးပါ အရာရောက်သည်ပါပဲ။ ဝက်ကလေးတွေဆိုတာကတော့ တစ်နှစ်း အားဖြင့်တော့ ဆိုင်းရွာတို့အိမ်ကလေးရဲ့ တစ်ခုတည်းသော စုံဘူးကလေးဖြစ်သည်။

ဝက်ဆိုမှ ဝက်စာမယူရသေးတာ သတိရသည်။ အရာရာ အနဲ့ တစ်ယောက်တည်း ဘယ်လိုမှား လုပ်ကိုင်ခဲ့ပါလိမ့်။ ခါတိုင်းဆို ဆိုင်းရွာက ရွေးခင်း၊ ရွေးသိမ်းလောက်သာ လိုက်ပါကျည်းခဲ့ရပြီး၊ အနဲ့တစ်ယောက်တည်း ကသာ ခိုင်ခံလုပ်ပေးခဲ့ရသည် မဟုတ်လား။ ရှိစေတော့၊ ခုချိန်မှာ အရာ

အားလုံးထက် အနှစ်ကသာ ဆိုင်းဂျာအတွက် အရေးပါသည်မဟုတ်လား။ အနှစ် ခုတင်ခြေင်းမှာ ကျို့ကျို့ကလေးထိုင်ရင်း ခြေဆုပ်လက်နယ် ပြေပေးမိ သည်။ ကြည့်နှုံးမှုတစ်ခုက ရင်ထဲမှာ တသိမ့်သိမ့်။ အိမ်မှာ မနေချင်ခဲ့သည့် စိတ်တွေက ခုတော့လည်း သူ မဟုတ်သလိုပါပဲလား။

“အနှစ်နားကို လာပါဦးကျယ်၊ မျက်နှာလေး ကြည့်ရအောင်”

ဆိုင်းဂျာ ခုတင်ပေါ်က ဆင်းလိုက်ပြီး ခွေးခြေထိုင်ခံလေး ယူလိုက် သည်။ အနှစ်မျက်နှာနှင့် အနီးကပ်ဆုံးဖြစ်မည့်နေရာမှာ ထိုင်လိုက်သည်။ ခွေးခြေခံလေးက အဖော်လုပ်ထားပေးသည့် ခုံလေး။ ခွေးခြေပုလေးတွေ အိမ်မှာ စုစုပေါင်း သုံးခုံးသာရှိသည်။ ဝါးနှင့်ကြိမ် ရောယ်ပြီး ပြုလုပ်ထား သည့် ခုံလေးတွေ ဖြစ်၏။ အထိုင်နေရာမှာ အဖော် အဖော် အနှစ် ဆိုပြီးတော့ပင် နာမည်လေးတွေ ထိုးထားလိုက်သေး၏။ ခွေးခြေခုံးခြေထောက်လေးတွေကိုတော့ ဆေးအပြောလေး သုတ်ပေးထား၏။

“အနှစ်သမီးလေးက ချောလိုက်တာ”

ရုတ်တရာက အနှစ်ဆီက ထွက်လာသော စကားတစ်ခွန်းကြောင့် ဆိုင်းဂျာ အပျော်ကြီး ပျော်သွားရ၏။ အနှစ်ဆီက ခုလိုကြားရတာ ပထမဆုံး အကြိမ် မဟုတ်လား။ ဘယ်သူမပျော်ဘဲ ရှိပါမလဲနော်။ ဆိုင်းဂျာ မျက်နှာ လေးကို အလှဆုံး ပြီးပြလိုက်ပြီး

‘အနှစ်သမီးလေအနှစ့်၊ ချောတာပြောလို့’ ပြောလိုက်တော့ အနှစ် လည်း အလုပ်ဆုံး ပြန်ပြီးလေ၏။ ပျားပါပြီးဆိုကာတည်းက ပထမဆုံးမြင်ရ သည့် အပြီးလေးမို့ ဆိုင်းဂျာရင်ထဲ ပျော်ဆွင်လိုက်ရသည်မှာ ဆိုဖွယ်ရာမရှိ တော့ပေါ့။ အနှစ်က ဆိုင်းဂျာမျက်နှာလေးကို ဂရာတစိုက်ကြည့်လာရင်း

“အနှစ်သမီးလေး ပိန်သွားလိုက်တာ၊ အနှစ်မကောင်းဘူးကော၊ အနှစ်လည်း နေမြန်မြန်ကောင်းချင်လုပါပြီးကျယ်”

အနှစ်ဆီက ဒီလိုက်စားတွေကြားရပြန်တော့လည်း ဆိုင်းဂျာရင်မှာ ဝစ်းနည်းဝစ်းသာ ဖြစ်ရပြန်၏။

“နေကောင်းချင်ရင်၊ ဆရာဝန်ပေးတဲ့ ဆေးကို ပုံမှန်သောက်မှပေါ့ အနှစ်ရယ်၊ အနှစ်က သောက်မှ မသောက်ဘဲကော၊ ငန်းဆေးတွေပဲ လျှောက် လျှောက် သောက်နေတာကို”

အနှစ်က ဆိုင်းဂျာမျက်နှာကို တစိမ့်စိမ့် ကြည့်ရင်း စကားတွေ ဖောင့်ဖွှေတော့သည်။ ဆိုင်းဂျာရဲ့ခေါင်းကလေးကိုပင် ပွတ်သတ်ပေးနေသေး

သည်။ အနှစ် သက်သာလာသည့်ပုံမှို့ အနည်းငယ်တော့ စိတ်အေးရသည်။ ဆိုင်းရွာ ဒီတစ်ညာမှာတော့ အနှစ်နားမှာပဲ အဖော်လုပ်ပေးဖို့ စိတ်ကူးထားသည်။ အနှစ်လည်း အထိုးကျွန်းဆုံးရှာပေမည်။ အထူးသဖြင့် ခုလို ကိုယ်လက် မအော်သာ ဖြစ်တဲ့အခါမျိုးတွေမှာဆို ပိုဆိုးပေမည်။

တြေားဆွေရယ်မျိုးရယ်လို့လည်း ရှိတယ်လို့ မကြေားမူးဘူး။ အနှစ် ဘက်က ဆွေမျိုးတွေကို ဆိုင်းရွာ မသိရသလို အဖွောက်က ဆွေမျိုးတွေကို လည်း ဆိုင်းရွာ မသိရပါ။ ရွှေဘိုဘက်ကဟုသာ သိထားရပြီး၊ အဆက် အသွယ်လည်း မရှိကြပါ။ အဖောကလည်း ဆိုင်းရွာ သက်တမ်းတစ်လျှောက် အသွားအလာလုပ်တာမျိုး မရှိခဲ့ပေ။

အနှစ်ဘက်က ဆိုရင်တော့ သာဆိုးသားသည်။

အဘိုးအဘွားတွေက အနှစ်ယောက်တည်းသာ မွေးပြီး၊ အနှစ် ပံ့ပိုင်ယယ်မှာပင်၊ လူလောက်ကြီးအား အသီးသီး ကျော်ဆိုင်းသွားခဲ့ကြသည် ဟု အနှစ် ပြောပြခဲ့ဖူးသည်။ အနှစ်အတိုက် ကသာမြို့ ဖြစ်လေသည်။

“အနှစ်သမီးလေး ပျင်းနေပြီလား”

“မပျင်းပါဘူး အနှစ်ရယ်၊ အနှစ် သက်သာပြီလားဟင်”

“အင်း၊ ဆိုင်းရွာရယ်၊ သမီး ကျောင်းဆက်တက်ပါလားဟင်”

“မတက်ချင်တော့ပါဘူး အနှစ်ရယ်၊ ဆိုင်းရွာ စိတ်မှုမပါတာ၊ တက် လည်း မထူးပါဘူး၊ အနှစ် ပို့က်ဆံတွေ သဲထဲရောသွန်သလို ဖြစ်ကုန်လိမ့်မယ်”

“ဟုတ်ပါတယ်လေ၊ ကဲကဲ သွားတော့၊ လုပ်စရာတွေ ရှိသေးတယ် မဟုတ်လား၊ အနှစ်လည်း အိပ်ချင်ပြီ”

“ဟုတ်ကဲ့”

ဆိုင်းရွာက အနှစ်အတွက် အခြင်ထောင် အစိမ်းလေး ထောင်ပေး လိုက်ပြီး၊ ဂုဏ်းစောင်အပါးလေး မြို့ပေးလိုက်ပါသည်။ အနှစ်ကို ကြည့်လိုက် တော့ မျက်လုံးလေးတွေ မြှုတ်ထားသည်။ အနှစ် တကယ်အိပ်ချင်နေတယ် ထင်ပါရဲ့၊ အနှစ် ခုတင်ဘေးက ခြင်ထောင်နှင့်ထိပြီး ပြတ်ကျွန်းမည့် ပရှတ်ဆီ ဘူး၊ ဦးစိုင်းလိမ်းဆေးနှင့် တောာရောက်မြစ်လိမ်းဆေးဆီတွေ အကုန်လုံး ခြင်းတောင်းတစ်ခုထဲ ထည့်ထားလိုက်သည်။

ကျမ်းစာအုပ်ကိုတော့ အနှစ်နားမှာပဲ ထားပေးလိုက်သည်။ လျှက်ဆေးပုလင်းတွေလည်း တံ့ဆိပ်မျိုးစုံ တွေ့ရှု၏။ နဂါးလျှက်ဆေး၊ အပျုံ လေးကတိုးလျှက်ဆေး၊ ဦးချိန်တိ စသည်ဖြင့် စုံလိုက်သည့်မှ လျှက်ဆေး

နှင်းပန်း

ရောင်းသည့် ဆိုင်နှင့်ပင် တူနေသေးတော့၏။ အနူဟာ လျှက်ဆားကိုတော့ဖြင့် သိပ်ကြိုက်ရှာသူဖြစ်သည်။ မဟာဖြေဆေးကိုလည်း ကြိုက်ရှာသည်။ နေကောင်းသည့်အချိန်တုန်းက အနူတစ်ယောက် ထမင်းစားပြီး တိုင်း အမြဲလိုလို လျှက်ဆားလျှက်တတ်သည်။ အစားများလွန်းတဲ့အခါမျိုးတွေမှာတော့ မဟာဖြေဆေး လေးပါးဆယ်စုံခန့် လက်ဝါးထဲထည့်ပြီး ရေကျက်အေးနှင့် သောက်တတ်၏။

ဆိုင်းဂျာလည်း လျှက်ဆားကြိုက်ပါသည်။ အနူလောက်တော့ မဟုတ်ဘူးပေါ့။ အနူတစ်ယောက်ကတော့ ကလေးတွေ သရေစာ စားသလိုမျိုးကို ကြိုက်တာဖြစ်လေသည်။ အဖေကတော့ သူ စနောက်ချင်တဲ့အခါတွေမှာ ‘ငိုကချင်မကတော့ကွာ၊ လျှက်ဆားတွေ လျှက်ပြီး လေတွေစွတ်လည်တော့တာပဲဟေး’ဆိုပြီး စတတ်နောက်တတ်သည်။

အဲဒီအခါမျိုးတွေမှာ အနူတစ်ယောက် ပါးကလေးတွေရဲ့ပြီး မျက်ဝန်းလေးတွေ မမြင်ရတော့တဲ့အထိ ရှက်ရယ် ရယ်နေတတ်ခဲ့သည်။ ဆိုင်းဂျာ အနူကို စောင့်ရင်း မနက်ဖြန် ဖျေးရောင်းဖို့အတွက် ပြင်ရဆင်ရ၏။ ပင်လည်းပင်ပန်းသလို တစ်ဖက်မှာလည်း ကြည်နဲးမိသလိုရှိ၏။





စာရေးသူ၏ ကိုယ်ရေးအကျဉ်း

၁၉၈၉ ခုနှစ် ဧပြီလ (၂) ရက်နေ့တွင်၊ မန္တလေးတိုင်း၊
မြင်းခြေရိုင်၊ နားထိုးပြီးမြှုနယ်၊ ထန်းတော့မကျေးဆာတွင် ဖွားမြင်ခဲ့ပါသည်။
အမည်ရင်းမှာ ခင်သီတာထိုက်ဖြစ်ပြီး အဖ ဦးသီန်းထိုက်၊ အမိ
ဒေါသန်းသူ့တို့၏ မွေးချင်း (၉၃)ယောက်တွင် နိုညာဖြစ်ပါသည်။ လားရှိုး
တဗ္ဗာသိုလ်မှ သိပ္ပံ့ဘွဲ့(ဟတုဖေဒ)ကို ၂၀၀၈ ခုနှစ်တွင်ရရှိခဲ့ပြီး Diploma
in Accounting DA(UK) ဘွဲ့ကို ၂၀၁၄ ခုနှစ်တွင်ရရှိခဲ့ပါသည်။
မေတ္တာရှင်ကလေးပျောကျောင်းတွင် ၂၀၀၇ မှ ၂၀၁၁ခုနှစ်ထိ မူဖြိုးဆရာမ
အဖြစ် လုပ်အားပေးခဲ့ပါသည်။

၂၀၁၁ ခုနှစ် လားရှိုးတဗ္ဗာသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းတွင် “သူ”
ဟူသော ကဗျာမှတဆင့် စာပေလောကထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး မှုခင်း
မဂ္ဂဇင်းတွင် မှုခင်းဝတ္ထုနှင့် ဘဝသရပ်ဖော်ဝတ္ထုများ ရေးသားခဲ့ပါသည်။
လုံးချင်းအနေဖြင့် “ဖယာင်းဥယျာဉ်” စာအုပ်ကို ပထမဆုံး ရေးသားခဲ့ပြီး
ယခုစာအုပ်သည် ဒုတိယမြောက် လုံးချင်းဝတ္ထုအသစ်ဖြစ်သည်။

ယခုအခါတွင် AJU Myanmar Co.Ltd Concrete Pile
Manufacturing စက်ရုံး Finance Officer အဖြစ် တာဝန်
ထမ်းဆောင်လျက်ရှိပါသည်။

